

PEACE Info (March 22, 2022)

- Resistance Leader and Former Monk Admits Committing War Crimes in Upper Myanmar
- Myanmar Junta Forces Kill Charity Worker in Yangon Monastery
- Myanmar Junta Holds Women and Children Hostage in Sagaing
- Military council files terrorism charges against student activists to 'instil fear'
- Hundreds displaced after junta troops overrun Chin resistance base
- Myanmar's National Unity Government stresses concern for population displaced by war
- 'When they began using violence on protesters, I had to leave': Former junta officer
- Myanmar's Acting President Has the Power to Thwart the Coup Leader's Plans
- Myanmar's Presidents Since Independence
- Fortify Rights launches Myanmar rights abuses report
- Rohingya Muslims Hail US Recognition of Genocide in Myanmar
- US genocide designation seen as key step in accountability for Myanmar's junta
- KNU rebels kill soldier and seize 'great number of weapons' in attack on junta base near Thai border
- ရန်ကုန်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ရန်အတွက် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းကာ တပ်မဟာဖွဲ့စည်း
- ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၃၀ ကျော် ဖမ်းဆီးခံရ
- စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့သဖြင့် ဒီပဲယင်း အရှေ့ခြမ်းက ဒေသခံများ နေရပ်စွန့်ခွာနေရ
- နတ်တလင်း၌ PDF လင်မယား လက်နက်ချအပြီးပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
- ပခုက္ကူမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးသေဆုံး
- ကယားဌာနေ ပြည်သူစစ်များကို စည်းရုံးပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေ
- ကရင်နီ ဒေါ်ခါးကျေးရွာတွင် လူ နေအိမ် ၄၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
- ချင်းတိုင်းရင်းသား စစ်ရှောင် ၁၃၀၀ ကျော်ကို နေရပ်ပြန်ပို့မည်
- ကျိုက်ထို တိုက်ပွဲတွင် စစ်ကောင်စီဘက် ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
- တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၅၀ ကျော် သေဆုံးဟု NUG ထုတ်ပြန်
- စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၀၀ နီးပါးနှင့် သေဒဏ်ချမှတ်ခံရသူ ၉၀ ကျော်ရှိလာ
- သီတကုဆရာတော်က စစ်ကောင်စီခေါင်းဆောင်ကို ချီးကျူး
- အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ရန် ဒေါ်စုစုလွင် ငြင်းဆို
- အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပြည်သူ့ပါတီ တွေ့ဆုံဆွေးနွေး
- အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံ
- လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် မြန်မာစစ်ကောင်စီ ကန့်ကွက်
- မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကန့်ကျင်ညာချက် အပေါ်တုံ့ပြန်မှုတချို့
- မြန်မာနိုင်ငံ ပြိုလဲသွားနိုင်တဲ့ အန္တရာယ် လူ့အခွင့်အရေး မဟာမင်းကြီး သတိပေး
- မြန်မာစစ်တပ်အတွက် မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းများ ဩစတြီးယားမှ တင်သွင်းနေ
- လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဘက်ဘက်နှင့် လက်တွဲပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်မည်ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား
- ကော့ကရိတ်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံ ၁၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
- ကော့ကရိတ်တောင်ပိုင်းတွင် တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဒေသခံစစ်ရှောင်များ ထပ်မံရွှေ့ပြောင်းနေရ

Resistance Leader and Former Monk Admits Committing War Crimes in Upper Myanmar

By THE IRRAWADDY | 22 March 2022

Fighters from the Yinmabin People's Defense Force (YMB-PDF) in Sagaing Region have committed murder and other war crimes, the YMB-PDF leader told The Irrawaddy.

Bo Thanmani, the head of YMB-PDF and a former abbot who left the monkhood to join the resistance movement, admitted committing crimes. But he denied ordering his subordinates to commit crimes.

On March 14, the Union Defense & Liberation Alliance (UDLA), a Myanmar-wide network of resistance groups, alleged that YMB-PDF and their affiliates have been abducting, coercing, robbing, torturing and killing people in Yinmabin District and adjacent areas. The UDLA said that 21 people have been killed in five separate incidents.

Among the people killed were resistance fighters and support staff from the Hero Tiger resistance group, as well as local residents, said the UDLA.

Sixty-three PDFs from areas around Yinmabin have called on YMB-PDF to surrender and cooperate in an investigation for a public trial.

63 local PDF groups have accused the Yinmabin PDF of killing resistance fighters.

The PDFs revealed a list of 13 suspects including Bo Thanmani, who is the former abbot of the monastery in Thabyay Aye Village.

The Irrawaddy has researched the victims, spoken to those familiar with the allegations and collected evidence.

"We are making detailed investigations into those crimes," Bo Thanmani told The Irrawaddy. What they [other PDFs] said is true, and [our PDF members] committed crimes. But we are still investigating to find out the perpetrators. I have never ordered anyone to kill military informants," he added.

He denied the allegation by the 63 PDFs that some of the people killed by YMB-PDF were resistance fighters.

"Those killed were not PDF. Some of them were killed by our resistance fighters for participating in pro-junta rallies. Some were killed because of personal grudges," said Bo Thanmani.

"About the first six people who were killed [by YMB-PDF], we found out that they had carried out mine attacks on other PDFs in the past. Our PDF members got angry as they questioned them about the attacks. When they finally admitted committing mine attacks, our members killed them out of anger," he said.

Bo Thanmani is the former abbot of Thabyay Aye Village monastery.

One relative of a victim allegedly killed by YMB-PDF for supposedly bombing the group said: “We thought they would be released. But we have not heard about them since they were detained. And it is not true that they attacked them [YMB-PDF] with mines,” she said.

After the victims’ detention was discovered, local resistance fighters contacted Bo Thanmani to come and give an explanation. But he did not show up.

Bo Thanmani, who was previously known as U Thawparka, was one of the leading figures in the 2007 Saffron Revolution, when Buddhist monks joined people across Myanmar in mass rallies against the previous military regime. He also took an active part in anti-junta activities soon after last year’s coup.

He left the Thabyay Aye Village monastery to become leader of the local PDF. Under his leadership, his group coerced and killed fighters in smaller resistance groups in the area to assert his authority over them, locals and PDFs in Sagaing Region told The Irrawaddy.

The parallel civilian National Unity Government (NUG) has formed an investigation commission led by its deputy defense minister Naing Kaung Ywut to investigate the alleged killings by YMB-PDF. The commission started its investigation in November last year.

Thabyay Aye Village signboard.

The NUG’s central commission of inquiry into war crimes has been probing war crime allegations and identifying perpetrators, said the NUG on March 14. But details of its investigation into YMB-PDF are still unknown.

“We have received some complaints about crimes committed by armed groups. We can’t disclose the details on ethical grounds because the trial hasn’t been held yet,” said U Naing Htoo Aung, secretary of the NUG’s Defense Ministry. The NUG’s central commission of inquiry into war crimes said that, if necessary, the accused would be suspended from their military duties during the trial.

Bo Thanmani said the NUG’s Minister of Defense U Yee Mon has told him to continue his duties. “U Yee Mon told me on March 16 to control the fighters as much as I possibly can and to continue my duties. I will follow the guidelines of the NUG and its investigation and inquiry. And I am ready to take any punishment given by it.”

Locals and PDFs in the region regard the fact that YMB-PDF reportedly has 200 guns as a cause for concern.

Those weapons were supplied by the NUG to distribute among PDFs in other townships in Sagaing Region, but YMB-PDF has only distributed a small amount of arms, while keeping the majority for themselves, claimed local PDFs.

Bo Thanmani told The Irrawaddy: “Yes, the NUG has supplied arms. And we have distributed ten guns each to some townships. I can’t tell you the names of those townships. The arms were given directly to me in my honor because it was me who first launched attacks in the region. I was not mandated to share the arms with other townships. The defense minister

said personally that the arms must be supplied directly to Bo Thanmani and managed by Bo Thanmani.”

In September, the NUG’s Ministry of Defense issued rules of engagement and a code of conduct for PDFs and other resistance groups, which prohibit the killing of prisoners of war and require resistance fighters to pay an appropriate amount when they use civilian property.

The military regime has been committing grave human rights violations and war crimes since last year’s coup. But some anti-regime resistance groups have also committed war crimes.

In one case, the Karen National Defense Organization (KNDO) killed civilians last year alleging that they were military spies.

The KNDO’s political wing, the Karen National Union (KNU, launched an investigation after the junta accused the armed group of slaughtering civilians. In January, the KNU **dismissed General Saw Nerdah Mya as the KNDO’s chief** over the killing of 25 people.

In another case, Mai Noam Han, the chairperson of the Mongkai Township branch of the Ta’ang National Party, his wife and seven-month-old daughter were killed around two months ago in southern Shan State. An investigation committee said evidence indicated that they were killed by the Restoration Council of Shan State (RCSS), an armed group. RCSS spokesman Colonel Sai Ngin has denied responsibility for the murders.

<https://www.irrawaddy.com/news/burma/resistance-leader-and-former-monk-admits-committing-war-crimes-in-upper-myanmar.html>

Myanmar Junta Forces Kill Charity Worker in Yangon Monastery

By **THE IRRAWADDY** | 22 March 2022

Junta soldiers shot dead the head of a charity on Sunday during a raid in Yangon’s Kawhmu Township, and then took the victim’s body away with them, according to local residents.

Ko Thant Zin Aung, also known as Ko Pyaung Gyi, the chairperson of the Arr Man charity, was shot in his head and leg when regime soldiers raided the monastery in Myogon Ward where the charity is based. Junta forces claimed that some of the charity workers were members of a local People’s Defense Force (PDF).

“They raided the charity and gunned down the chairman. They also took his body. They raided the charity because they thought there were PDF fighters there. As the chairman fled, he was shot from behind. At first, he was shot in his leg. Then he was shot in his head, which killed him,” said one local resident.

Ko Thant Zin Aung’s charity helped local people during COVID-19 outbreaks. Junta troops reportedly also detained two male cousins of the victim.

The military regime has sealed off the offices of a number of humanitarian associations in Yangon and Mandalay, and arrested charity workers alleging that they are involved in the resistance movement.

At least 1,687 people have been killed by the Myanmar regime since last year's coup, according to the Assistance Association for Political Prisoners.

<https://www.irrawaddy.com/news/burma/myanmar-junta-forces-kill-charity-worker-in-yangon-monastery.html>

Myanmar Junta Holds Women and Children Hostage in Sagaing

By **THE IRRAWADDY** | 22 March 2022

Myanmar's regime forces detained about 25 people, including women and children, sheltering at a monastery in Yinmabin Township, Sagaing Region, on Monday.

The Yoma resistance group said around 150 regime reinforcements arrived in Yinmabin town on Monday.

A Yoma fighter calling himself Phoenix said: "When the reinforcements arrived, they made the seizures at the monastery. The captives haven't been released yet."

He added that they were rumored to have been taken to a high school and agricultural and municipal offices where regime forces are based.

On February 27, 80 young children who attended a school at a monastery in Chin Pone village in Yinmabin Township were seized for 36 hours.

Phoenix said: "They want to pass Sunday, Armed forces Day, without any fighting in Yinmabin so they keep civilians as hostages."

On March 16, regime forces killed two civilians and burned down about 30 buildings in two villages in the township.

On March 4 the regime cut mobile internet across Sagaing Region, except in Monywa, Sagaing, Kale and Shwebo, where its battalions are based.

Sagaing Region is a resistance stronghold. Across Myanmar, junta forces have torched at least 6,158 civilian homes since last year's coup with Sagaing Region suffering nearly 60 percent of the damage, according to the independent research group, Data for Myanmar.

<https://www.irrawaddy.com/news/burma/myanmar-junta-holds-women-and-children-hostage-in-sagaing.html>

Military council files terrorism charges against student activists to 'instil fear'

The targeted individuals were helping families of detained students send them care packages in prison, says the chair of Myanmar's student union coalition

Thiri Yadanar (left), Aung Myo Ko (centre) and Kyaw Zin Latt (right)

The All Burma Federation of Student Unions (ABFSU) confirmed that three of their Mandalay-based members were charged last Friday by the junta with violating Myanmar's counterterrorism law.

The individuals, who [were arrested](#) on March 2 in Amarapura Township, include Aung Myo Ko, chair of the student union at the Mandalay Education College; Thiri Yadanar, upper Myanmar secretary of the ABFSU; and Kyaw Zin Latt, a middle school teacher from Singu Township.

ABFSU chair Aung Pyae Sone Phyo said that the activists had been helping families of detained students send care packages to their loved ones in prison.

"They were actually a part of the democratic movement before but they stopped doing that. They just focused on sending care packages to the detained students and helping the detained students contact their families in distant places," he told Myanmar Now.

The three detainees—all in their 20s—have been held at the township police station since their arrest, and were formally accused on March 18 of violating Section 50j of the counterterrorism law for funding "terrorist" organisations. The charge carries a maximum sentence of life in prison, Aung Pyae Sone Phyo told Myanmar Now.

A second charge was also added to their cases for being alleged accessories to terrorist acts, as is outlined under Section 52a of the law, and carries a seven-year sentence.

The three student activists are also reportedly being investigated for incitement charges under Section 505a of the Penal Code, but Aung Pyae Sone Phyo noted that the final charge had not yet been formally filed.

"[The military] started by arresting protesters on the streets and now they're arresting people who are helping the detained civilians. They clearly want to instill fear into the people so that they don't dare to revolt," the ABFSU chair said.

The military council has not released any information on the charges allegedly brought against the student activists.

Protests have continued in Mandalay more than one year after the military coup in February 2021. The junta continues to make frequent arrests of dissidents in the region, questioning civilians in public, and sealing off houses belonging to anti-dictatorship figures.

"They are going to decimate each and every one of their opponents. That is why we have been revolting against the junta from the time of Ne Win until Min Aung Hlaing," Aung Pyae Sone Phyo said, referring to the military leader who seized power in a 1962 coup and the current army chief.

"It's also essential that we, the people, hold our heads high and keep fighting back," he added.

Hundreds displaced after junta troops overrun Chin resistance base

The soldiers burned down a Chinland Defence Force command post but later suffered casualties during an ambush

[Nyein Swe](#) | Published on Mar 22, 2022

CDF Kanpetlet members seen in January (CDF)

Hundreds of people have fled their homes in southern Chin State since last week after a column of junta soldiers overran the command post of a local resistance group, before coming under attack itself days later.

Some 200 troops from the junta's Light Infantry Division (LID) 55 attacked the Chinland Defence Force (CDF) base in San Ma Thar, a village in the northern part of Kanpetlet Township, on March 15.

The CDF said it withdrew the following day because it was outgunned by the attackers and concerned that civilians in the area would be hurt if they kept fighting. The soldiers [raided the command post](#) and burned it down.

They then pursued the CDF fighters through surrounding woodlands, and detained three elderly men who were fleeing the violence and made them serve as their guides, said Salai Aung Ling, the deputy division commander of the Kanpetlet CDF.

At around 2pm on March 19, the LID 55 soldiers came under attack by the CDF near Long Pauk village, which is eight miles from the captured command post.

"We waited for them along their route and ambushed them. So many of them were injured," Salai Aung Ling said, adding that three junta soldiers were killed and a member of the Kanpetlet CDF was injured during the two-hour battle.

The soldiers spent the night in Long Pauk village and the three men they had captured reportedly escaped under the cover of darkness. The next morning, the soldiers headed towards the town of Mindat, and the area has been calm since then.

Since the clashes started last week over 1,200 people have fled from the villages of San Ma Thar, Kyawt Taw, Am Pon, Khi Taw, and Ma Swi Twi, a Christian priest helping the displaced locals told Myanmar Now.

They are in need of food, medicine, and sanitary supplies, he said.

Another 6,000 people have already been displaced in Kanpetlet since clashes began in the township in May last year. Reinforcements from LID 55 began arriving in the area in early February, and fighting has intensified since then.

Over 300 soldiers from LID 99 and other battalions are stationed inside schools, police stations and township education offices in the town of Kanpetlet. They did not leave the urban center to help the LID 55 troops during the recent clashes in the surrounding villages.

<https://www.myanmar-now.org/en/news/hundreds-displaced-after-junta-troops-overrun-chin-resistance-base>

Myanmar's National Unity Government stresses concern for population displaced by war

By Mizzima | 22 March 2022

Photo: NUG

The National Unity Government or NUG is on a fund-raising spree with the aim to not only financially support their administrative operations, and support those who have joined the Civil Disobedience Movement (CDM), but also to reach out to help the tens of thousands of citizens displaced by conflict.

The NUG – which prefers to be referred to as the true civilian-led government of Myanmar, rather than a “shadow government” – has a tough job on its hands. The body does not have the administrative infrastructure of the Myanmar state in its hands. Instead, the NUG can be described as an ad hoc internal and exiled body that is trying to stand in for the National League for Democracy-led civilian administration voted in by the people in the November 2020 election but largely locked up by the actions of the military in their 1 February 2021 coup.

The NUG was formed by the Committee Representing Pyidaungsu Hluttaw (CRPH), a group of elected lawmakers and members of parliament ousted in the 2021 Myanmar coup d'état. The European Parliament has recognized the NUG as the legitimate government of Myanmar. It includes representatives of the National League for Democracy, ethnic minority insurgent groups, and various minor parties.

In May 2021, the NUG announced the formation of a "People's Defense Force" or PDF, and in September the launch of a "defensive war" and nation-wide revolution against the military junta. As of September 2021, the NUG had established representative offices in the United States, United Kingdom, France, Czech Republic, Australia, and South Korea.

The PDF is a blanket term for armed opposition or resistance groups that have varying degrees of affiliation with the NUG, or operate independently.

The State Administration Council (SAC), the country's ruling military junta, has declared the NUG illegal and a terrorist organization. It recently declared that it had revoked the citizenship of a number of NUG members. The junta mouthpiece, Global New Light of Myanmar, said recently that the junta had “terminated” the citizenship of 11 individuals prominent in the struggle against the coup. These include the NUG's spokesperson Dr Sasa, who has developed a prominent profile as the international face of the resistance

movement, and three members of its shadow cabinet, namely Foreign Minister Zin Mar Aung, Human Rights Minister Aung Myo Min, and Home Minister Lwin Ko Latt.

The notice said the group had “violated the existing laws of the State and left the country illegally were found to be committing acts that could harm the interests of Myanmar.”

Prominent pro-democracy activists Min Ko Naing and Ei Thinzar Maung, and the writer Ei Pencilo also had their citizenship revoked, the notice said, adding that “similar perpetrators will be identified and prosecuted.”

The NUG says it is “preparing to speed up the revolution” as well as build a financial support infrastructure to support its activities and to help those who went on strike in support of the CDM, help military deserters, and try to help the villagers in a myriad villages – in the Bamar heartland as well as ethnic areas – who have been forced to flee their homes due to the aggressive military actions of the junta.

The tally of heavy battle scenes in Myanmar last week included the Sagaing region and the Karenni, Karen and Chin states.

According to UNHCR estimates, some 440,000 people have been newly displaced since the February 2021 coup adding to an existing 370,000 who had fled their homes previously. The agency warns that the trend will accelerate, with more displacements in the coming weeks and months.

The NUG administration said in a recent statement that is “has been providing public services in every possible way despite the hardships. During February 2022, 186.55 million kyats-worth of humanitarian aid was provided to people in need across the country who have been suffering due to inhumane acts of military terrorists.”

What is clear at this stage of the conflict, with the growing numbers of displaced people and refugees, is that there is little or no infrastructure to provide support for people in need, particularly in the more remote areas and regions subject to heavy fighting.

The armed PDF groups appear to do what they can to support civilians caught in the crossfire but have their hands full looking after their own needs, including defensive and aggressive attacks against the Myanmar military.

NUG Prime Minister Mahn Winn Khaing Thann said in a statement in the earlier days of the conflict that “now was the best time to fight for the overthrow of the military dictatorship,” appealing to “all the people of Myanmar to continue the fight bravely with the spirit of victory in mind.”

In this battle for the soul of Myanmar, pitting resistance groups against the military, often the lives and welfare of the people are put in jeopardy.

<https://www.mizzima.com/article/myanmars-national-unity-government-stresses-concern-population-displaced-war>

‘When they began using violence on protesters, I had to leave’: Former junta officer

Lt. Col. Banyar Kyaw discusses why he left to join the CDM and the state of Myanmar’s army.

By Khin Maung Soe | 2022.03.22

Lt. Col. Banyar Kyaw in an undated photo. Banyar Kyaw

Lt. Col. Banyar Kyaw recently left his unit at the Myanmar military’s Science and Technology Department for the country’s anti-junta Civil Disobedience Movement (CDM), making him one of the highest-ranking officers to do so since the Feb. 1, 2021 coup. In an interview with RFA’s Myanmar Service, he discussed how morale has suffered in the military since the takeover, how the junta “brainwashes” its soldiers, and the state of the military regime’s ties with Russia, China, and the West.

RFA: Can you tell me about yourself? When did you leave your unit? What were your duties?

Banyar Kyaw: I left ... in early February [2022] to join the CDM. My unit is based in Pyin-Oo-Lwin. Our department carried out research work, just like in civilian research groups, and I held a lecturer post. We were not involved in combat duties and mainly focused on research work. I completed Training Batch No. 46 of the Defence Services Academy in 2003.

RFA: What was the main reason that you left the military?

Banyar Kyaw: Even though I am a member of the Armed Forces, I have all along been a person who loves the company of others regardless of their status ... When the military began using violence on protesters, when they started destroying people’s homes and property, I realized I couldn’t be in this organization any longer. All the acts of the military were in total contrast with my convictions and beliefs. That’s why I decided to leave them and join hands with the people in the CDM movement.

RFA: What were your sentiments on the day of the coup?

Banyar Kyaw: On Feb. 1, when the coup was staged, all our phone lines were dead, and we didn’t know anything at all. When we heard later in the afternoon about the coup, I knew what a big mistake they had made, and that the country’s future would be seriously disrupted.

RFA: Did you know about the coup in advance, or did you have any hints about it?

Banyar Kyaw: No, of course not. No knowledge about it in advance, nor any indications.

RFA: When people want to know why you didn’t leave then or in the months that followed what do you say?

Banyar Kyaw: I had a family with a young baby at that time and I had to think very hard about the CDM. It was impossible to join the CDM then and that’s why I had to wait for the right moment.

RFA: So far, you are one of the highest-ranking officers who has left the Armed Forces. Do you think there are some higher-ranking officers in the military who might want to join the CDM?

Banyar Kyaw: That will depend on how they look at the current situation, how much they care about the people and how much sacrifices they can make for a defection. Once a person has reached a very high position, there will be a lot of complications from which he wouldn't be able to free himself.

RFA: You have been to Russia for training. What did you study there?

Banyar Kyaw: I finished university as a physics major student and so I was sent to Russia to study Laser Holography. I was among the group including technology and medical officers.

Lt. Col. Banyar Kyaw in an undated photo. Credit: Banyar Kyaw

State of the military

RFA: What is the current strength of the Myanmar military. Some people say it must be about half a million.

Banyar Kyaw: No, I don't think there are that many, based on what we have gathered. Especially now after the coup, with very few people joining the military and desertions and several casualties on the battlefields, I think the total strength could only be somewhere between 250,000 and 300,000.

RFA: We've heard there were a lot of deserters among the lower ranks and many divisions and battalions have tried to cover it up and were using their salaries and rations for their own benefit.

Banyar Kyaw: That is possible because the actual number of desertions cannot be reported to the higher levels.

RFA: How is morale among the rank-and-file?

Banyar Kyaw: Most of the soldiers are unavoidably carrying out the orders they receive because they cannot refuse the high pressure from above. Nowadays, while the military has no support from the people, there are several casualties on the battlefields and the number of the deserters is rising. Families of arm forces personnel do not dare to go out in public and show their faces. Some of them do not even dare to go visit their parents back home. And I think there are a lot among the rank and file hoping to see somebody who could bring out reforms.

RFA: What are your views on the military playing politics in the country?

The military leaders used beautiful rhetoric to suggest they saved the country from the brink of disaster and protected race and religion but in reality, they were working to hold on to power. If they had been really sincere, our country would not be in a situation as at present.

RFA: What percentage of military officers believe what the leaders were saying?

Banyar Kyaw: I think there must be about 80 percent or so among the officers who believe that the [junta] is protecting race and religion and that the country cannot survive without it. Most of us who attended the Defence Services Academy are young people who are very easy to be brainwashed. Just 'One Voice, One Command', as we say. We would blindly believe in and carry out the commands that came from above.

RFA: People say that the military is trying to throw a wedge among the opposition forces. What do You think of that?

Banyar Kyaw: Of course, they will do that. They have done it in the past and they will do so in the future. They will try to cause doubts and disagreements among the people and dissent among the opposition forces.

RFA: How would you compare the strengths and weaknesses of the military and the opposition?

Banyar Kyaw: The military has been built for many years to become a powerful entity and they have all the modern weaponry. However, the leaders have ignored the sentiments of the lower ranks and have worked largely for their own benefit – something many have realized and find unacceptable. Many units have been engaged in fighting for many years and are beginning to show signs of fatigue. That's their weakness. Worst of all, the entire people are showing hatred for the military. On the other hand, the democratic forces have a very high morale even though they do not have the weapons they need.

RFA: What do you think of the armed resistance?

Banyar Kyaw: I think it is borne out of the desire of the people to oppose a military dictatorship. It has now been more than a year and people are still giving unwavering support and they should do so in the same manner for the future. Victory will not be so far away if they can maintain a strong chain of command and carry on with the revolution steadfastly and in unity.

RFA: What do you think of the relations between the Russian and Myanmar military?

Banyar Kyaw: They are very close ties which can be seen in the many purchases of Russian jet fighters, helicopters, and tanks by the Myanmar military.

RFA: What would you like to tell the world?

Banyar Kyaw: I'd like to call on the international community to provide for the people of Myanmar who are suffering at the hands of the military dictatorship and losing all their rights with necessary assistance, just like the strong support and assistance given to the people of Ukraine. The West should also play it right to counterbalance the influence of Russia and our big neighbor China and reduce the reliance on them.

Translated by Khin Maung Nyane.

<https://www.rfa.org/english/news/myanmar/violence-03222022000217.html>

Myanmar's Acting President Has the Power to Thwart the Coup Leader's Plans

By **KHIN TUN** | 22 March 2022

Myanmar's military declared a state of emergency and seized power on Feb. 1, 2021, the day the newly elected Upper House and Lower House were set to convene. The coup brought down the curtain on a decade-long attempt at democratic transition.

Myanmar people and the international community have slammed coup leader Senior General Min Aung Hlaing for the coup and subsequent violence. While Western countries have imposed economic sanctions, Myanmar people have opposed military rule in various ways including armed resistance.

However, it appears that both the people and the international community are unaware of the role U Myint Swe, the acting President, played in Min Aung Hlaing's coup.

Min Aung Hlaing has long dreamed of the presidency. This was revealed when he placed the Hti umbrella atop Bagan's ancient Htilominlo Temple in 2020.

Before the 2020 general election, he seemed to believe that the National League for Democracy (NLD)'s popularity was waning. As the military is guaranteed 25 percent of parliamentary seats by the army-drafted 2008 Constitution, he thought that the military's proxy Union Solidarity and Development Party (USDP) and its allied parties would win at least 26 percent of seats to form the government so that he could take the presidency.

However, after the USDP and its allied parties suffered a resounding defeat to the NLD in the voting, Min Aung Hlaing canceled the election results, citing electoral fraud.

U Myint Swe hands over power to Min Aung Hlaing at an NDSC meeting after the Feb. 1, 2021 coup.

Min Aung Hlaing however is not as fearless as his predecessors General Ne Win and General Saw Maung, who blatantly seized power and justified their coups by accusing civilian governments of incompetence. Min Aung Hlaing only dared to seize power by taking cover under the 2008 Constitution.

Min Aung Hlaing ordered the USDP to organize rallies targeting the results of the 2020 general election. Using those small rallies as a pretext, he pressed demands that Daw Aung San Suu Kyi could not yield to. Finally he declared a state of emergency under Section 417 of the 2008 Constitution while the newly elected Parliament was set to convene.

There is only one weakness in the political ploy of Min Aung Hlaing. Only the President is authorized by the Constitution to declare a state of emergency. Under Section 417, the President shall convene a National Defense and Security Council (NDSC) meeting, issue a decree and declare a state of emergency to hand over power to the military chief.

Min Aung Hlaing pressured the NLD government's President U Win Myint to declare a state of emergency. When U Win Myint refused, Min Aung Hlaing ordered his arrest on Feb. 1,

2021. As the acting President, U Myint Swe declared a state of emergency and handed over legislative, administrative and judicial powers to the military chief.

Section 73 (a) of the 2008 Constitution says, “One of the two vice presidents who has won the second-highest [number of] votes in the presidential election shall serve as acting president if the office of the President falls vacant due to his resignation, death, permanent disability or any other cause.” So, the military took advantage of the “any other cause” clause in the provision, and argued the presidency was now vacant because it had detained U Win Myint. It is similar to a robber taking the key to the safe after hitting the house owner. It is unacceptable to anyone who is rational.

U Myint Swe however accepted the irrational and unreasonable justification given by Myanmar’s military. He took over as the acting President and handed the three branches of power to Min Aung Hlaing. If U Myint Swe had refused to declare the state of emergency, Min Aung Hlaing would not have been able to implement his political ploy by manipulating the Constitution.

The declaration of a state of emergency under Section 417 authorizes the military chief to exercise the three branches of power on behalf of the President and the Parliament. Even so, the military chief is still required to report to the NDSC, led by the President, about how he is exercising emergency rule. And if the Parliament’s term has not yet ended, he is also required to report to the Union Parliament. And as the Constitution is still in effect, the President takes precedence over all other persons across the Union, according to Section 58.

When the regime held a cabinet meeting on Feb. 2, 2021, Min Aung Hlaing was seen sitting at the top of the table, with U Myint Swe to one side. U Myint Swe has rarely been seen since.

Min Aung Hlaing organized events and dinners to mark Independence Day and Union Day, which are traditionally organized by the country’s President. He even spent billions of kyat to hold a military review while the country is spiraling downward into poverty. And junta-controlled media honor him by describing him as head of state.

Legally speaking, the head of state is acting President U Myint Swe, while Min Aung Hlaing is just assigned to lead the government during a state of emergency.

U Myint Swe appeared again when an NDSC meeting was held to extend the initial one-year state of emergency by six months. Lower House lawmaker T Khun Myat attended the NDSC meeting, but Vice-President 2 Henry Van Thio was absent on health grounds. U Myint Swe accepted the military chief’s proposal and extended the state of emergency for six months.

Min Aung Hlaing speaks at a regime meeting on Feb. 2, 2021.

Considering these moves, it is clear that U Myint Swe shares equal responsibility with Min Aung Hlaing for the deaths and human rights violations that happened after Feb. 1, 2021.

U Myint Swe however still has two opportunities to avoid going down in Myanmar's history as a villain. If he is willing to take those opportunities, he must have the courage to exercise his constitutional rights as the President.

The first opportunity will present itself in August, when the current state of emergency ends. Section 425 of the Constitution says, "The NDSC may, if the military chief submits the extension of the prescribed duration by giving reasons why he has not been able to accomplish the assigned duties, on the expiry of the term of Pyidaungsu Hluttaw [Union Parliament], normally permit two extensions of the prescribed duration for a term of six months for each extension."

It is important to note the wording here. The section says "may", so it is clear that the NDSC does not need to agree whenever the military chief asks for a renewal. And constitutional provisions about the NDSC do not say a vote is necessary to make a decision at an NDSC meeting. The decision made by the President is final. So, U Myint Swe can decide not to allow the extension, no matter what the military chief and other NDSC members say.

Min Aung Hlaing would be faced with a political crisis if U Myint Swe refused to allow an extension of emergency rule. While the majority of Myanmar's people and the international community are strongly opposed to the coup, Min Aung Hlaing has to rally the support of military personnel and their families, and a few USDP supporters, based on the excuse that "by declaring a state of emergency, the takeover is in line with the Constitution." So, the loss of U Myint Swe's support would come as a serious blow to Min Aung Hlaing.

For this to happen, U Myint Swe needs to bravely exercise the rights granted by the Constitution to the President.

The second opportunity will come on Jan. 31, 2023 when it will be time to renew the state of emergency for the second time. Under the Constitution, a state of emergency can be only renewed twice, for six months each time, after the initial year of emergency rule. Once the term of emergency rule ends, a general election shall be held within six months, according to Section 429.

Under Section 427 of the Constitution, the NDSC can exercise the three branches of power for the period after the expiry of the state of emergency and before the parliaments are formed.

In so doing, it shall exercise legislative power by itself and transfer the executive and judicial power to appropriate bodies that have been formed at the Union, region or state and self-administered area levels. To put it simply, after emergency rule ends, Min Aung Hlaing can't continue to hold the positions of State Administration Council chairman and prime minister of the interim government. But the NDSC led by acting President U Myint Swe shall establish Union, region and state governments and form the Union Election Commission and other bodies.

So, U Myint Swe could fully exercise his presidential authority and form a coalition government that includes the NLD, which would help establish national reconciliation. He could also form an independent election body to hold a free and fair election, and reject the

proportional representation electoral system that the regime and military-backed parties are pushing forward.

Though he may not be able to amend the 2008 Constitution, he can prevent the USDP from taking office, and prevent Ming Aung Hlaing from taking the presidency.

If the NLD and ethnic parties were to contest an election held by a coalition government, Min Aung Hlaing would not be able to use his political formula of 25 percent of parliamentary seats held by the military plus 26 percent of seats to be secured by the USDP.

If Min Aung Hlaing were unable to take power, opportunities would emerge to solve the current political crisis.

Min Aung Hlaing will surely use every trick in the book to gain power and the presidency. At the same time, U Myint Swe is a former lieutenant general, and was widely regarded as an aide of ex-military dictator Than Shwe. He also served as Yangon Region chief minister in the previous military regime. So, it is unlikely that he will turn against Min Aung Hlaing. On the other hand, if he does reject Min Aung Hlaing, it will be a wake-up call to military personnel, and result in their political awakening.

This could be a turning point for Myanmar's politics. U Myint Swe now has two options before him. One is to remain as the puppet president and go down in Myanmar's history as a villain along with Min Aung Hlaing. The second is to exercise his presidential authority in accord with Constitution and help find a political exit.

Khin Tun is a Myanmar-based political analyst.

<https://www.irrawaddy.com/opinion/guest-column/myanmars-acting-president-has-the-power-to-thwart-the-coup-leaders-plans.html>

Myanmar's Presidents Since Independence

By THE IRRAWADDY | 22 March 2022



Myanmar's presidents from 1948 to the present

The Irrawaddy revisits a story from 2018 looking at Myanmar's past and current presidents.

YANGON — Since gaining independence from the British in 1948, Myanmar (formerly known as Burma) has been governed by two types of president. From the post-independence period until dictator Ne Win's coup d'état in March 1962, the country had democratically elected heads of state. Under military rule from that year to the end of the quasi-civilian government that was in power from 2011-2016, successive generals installed handpicked protégés. But with the inauguration of President U Htin Kyaw in March 2016, the people of Myanmar witnessed the return of civilian government for the first time in 54 years.

Sadly, civilian rule in Myanmar was short-lived. With the military takeover against the democratically elected National League for Democracy government in February 2021, the country's fledgling civilian rule came to an end.

Here is a list of Myanmar's post-independence presidents until the coup last year.

Sao Shwe Thaik (1894 — 1962)

Sao Shwe Thaik, an ethnic Shan, was the first president of the Union of Myanmar and the last Saopha — or hereditary prince — of Shan State's Yawngghwe. Sao Shwe Thaik served as the head of state alongside Prime Minister U Nu, from the date of Myanmar's independence on Jan. 4, 1948 until March 12, 1952. Before he was President, Sao Shwe Thaik had served in the British army. When General Ne Win took power in a military coup in 1962, the Shan prince was arrested. He later died in prison.

Dr. Ba U (1887 — 1963)

Dr. Ba U was the second president of Union of Myanmar and an ethnic Bamar. Ba U graduated with a law degree from the University of Cambridge and served as the chief justice of the Supreme Court of Myanmar before he succeeded Sao Shwe Thaik as president in March 1952. He served in the position for five years, until March 1957.

Mahn Win Maung (1916 — 1989)

Mahn Win Maung was an ethnic Karen Buddhist and the third president of Union of Myanmar. As a former government minister, he was selected by Prime Minister U Nu for the presidency and succeeded Dr. Ba U in March 1957. Mahn Win Maung served until March 1962, when General Ne Win ousted U Nu's government in a military coup. He was then imprisoned for five years.

General Ne Win (1910 — 2002)

Born as Shu Maung, U Ne Win briefly took control of Myanmar in 1958, during a period of military rule known as the Caretaker Government. He came to power more permanently in March 1962 through a military coup and would act as Myanmar's head of state for nearly 20 years, until Nov. 9, 1981. A military commander of Bamar-Chinese descent, he founded the Burma Socialist Program Party (BSPP) in 1962 and served as its chairman until 1988, resigning during the student uprisings that year. Throughout this period, the BSPP was the only legal political party in the country, and through it U Ne Win championed the nationalization of business and ushered in a period of intense xenophobia. U Ne Win

remained the commander-in-chief of the military for a total of 26 years. He later died while under house arrest in Yangon.

General San Yu (1918 — 1996)

Gen. San Yu, also of Bamar-Chinese descent, was the commander-in-chief of Myanmar's military and the fifth president of the country, which was then known as the Socialist Republic of the Union of Burma. He served from November 1981 until July 1988, a time during which U Ne Win was still the BSPP party chairman. Before Gen. San Yu became president, he played an integral role in drafting the military's 1974 Constitution.

Brigadier General Sein Lwin (1923 — 2004)

Brig. Gen. Sein Lwin, an ethnic Bamar, served as the sixth president of Myanmar for only 17 days, during a period of intense pro-democracy uprisings. During his rule — from July 27 to August 12, 1988 — he was better known as the “Butcher of Rangoon” for giving the order on Aug. 10, 1988, to open fire on student demonstrators near Yangon General Hospital. The protests continued until Brig. Gen. Sein Lwin stepped down. He was reportedly taken care of by the government, and provided with cars, food and support for many years that followed.

Dr. Maung Maung (1925 — 1994)

Dr. Maung Maung, an ethnic Bamar, was the seventh president of the Union of Myanmar and a well-known writer. He studied law at the Netherlands' Utrecht University and at Yale University in the US, and served as chief justice under U Ne Win's BSPP government. He served as president for only one month — from Aug. 19 to Sept. 18, 1988 — before being ousted in a military coup led by General Saw Maung. Myanmar's government would undergo name changes, from the State Law and Order Restoration Council (SLORC) to the State Peace and Development Council (SPDC), led by military men like Senior General Than Shwe. The country would not have another leader with the title of “president” until 2011.

U Thein Sein (1945 —)

Selected by the Union Parliament for the presidency in March 2011, the general-turned-politician became Myanmar's eighth president after an election that was boycotted by the NLD and described by Western countries as “neither free nor fair.” U Thein Sein served as the prime minister in the previous military regime from 2007 to 2011. In 2010 he retired from the military, where he had attained the rank of brigadier general, and instead led the military-backed Union Solidarity and Development Party. His tenure as the country's president ended on March 30, 2016.

U Htin Kyaw (1946 —)

Current President U Htin Kyaw was born in Yangon in 1946. The second son of respected national poet Min Thuwun, he graduated from the University of London, where he studied computer science. His family has a political pedigree: Min Thuwun was elected to Parliament in 1990 and U Htin Kyaw's father-in-law, U Lwin, is one of the NLD's founding members.

U Htin Kyaw was a senior executive with the Daw Khin Kyi Foundation, a non-profit health and education charity named for Daw Aung San Suu Kyi's mother. He is believed to be one of The Lady's right-hand men and has a reputation within the NLD as an honest man. His wife, Su Su Lwin, was a Lower House NLD lawmaker and the chairwoman of the chamber's international relations committee.

U Htin Kyaw is also an author who, being of both Mon and Burmese heritage, wrote under the nom de plume Dala Ban, the name of a famous Mon warrior chosen by his father. He published a book about his father in 2009. His term as president will end on March 30, 2021.

U Win Myint (1951 –)

With his inauguration in 2018, U Win Myint became Myanmar's 10th president.

The House speaker-turned-president was the second head of state elected by the Daw Aung San Suu Kyi-led National League for Democracy (NLD) government in the space of two years, following U Htin Kyaw's sudden retirement from the post in the third week of March 2018.

Like the previous president, the one-time lawyer is one of the State Counselor's allies. A core NLD member since the formation of the party in 1988, the 71-year-old had three electoral victories on the party ticket, being elected for seats in Danubyu (in his home region in the Irrawaddy Delta) in the 1990 election, Irrawaddy's Patheingyi Township in the 2012 by-election and Yangon's Tamu township in the 2015 election.

During his time in the Lower House, [U Win Myint](#) was known to be a strict taskmaster. He often warned lawmakers to do their homework before the parliamentary session and to keep their proposals and questions specific and to the point. The lawmakers were not alone in receiving his stern warnings. Union ministers were also among those faulted for poorly prepared answers in Parliament. Moreover, he has occasionally given military appointees in Parliament a hard time.

Like many other political activists and politicians, U Win Myint was arrested several times by the previous military regime. His latest arrest came on the early morning of Feb. 1 last year when the military staged a coup. The president was told to resign on health reasons or face consequences. Despite the threats, he retorted defiantly to his captors that he would rather die than do what he was told. It has now been more than one year that U Win Myint has been detained at an unknown location while facing several charges filed by the regime.

Editor's note: This story was updated on March 22, 2022 to include President U Win Myint's arrest by the regime.

<https://www.irrawaddy.com/from-the-archive/myanmars-presidents-since-independence.html>

Fortify Rights launches Myanmar rights abuses report

By [Mizzima](#) | 22 March 2022

Rights organisation Fortify Rights is launching “Nowhere is Safe”: The Myanmar Junta's Crimes Against Humanity Following the Coup d’État with an online press conference and panel discussion, on 24 March.

The 193-page report has been produced by Fortify Rights and the Orville H. Schell, Jr. Center for International Human Rights at Yale Law School.

The report draws on leaked information and more than 120 interviews with eyewitnesses, survivors, active-duty military personnel and deserters. It reveals new details that may assist future prosecutions, including:

- New evidence of the junta’s crimes and coordinated attack on the civilian population.
- New information about the military command structure during attacks on civilians.
- The identities of 61 military and police officials who should be investigated and possibly prosecuted for their roles in the crackdown.
- The identification of more than 1,000 locations of military units nationwide.
- In-depth legal analysis of the latest available evidence, establishing a course for legal accountability.

<https://www.mizzima.com/article/fortify-rights-launches-myanmar-rights-abuses-report-0>

Rohingya Muslims Hail US Recognition of Genocide in Myanmar

March 22, 2022 | [VOA News](#)

FILE - Rohingya refugees, who crossed the border from Myanmar two days before, walk after they received permission from the Bangladeshi army to continue on to the refugee camps, in Palang Khali, near Cox's Bazar, Bangladesh, Oct. 19, 2017.

Forced to flee ethnic and religious persecution in their own country, Rohingya refugees in Bangladesh are welcoming the formal recognition by the United States that Myanmar's military regime committed genocide against the Muslim minority.

"We are very happy on the declaration of the genocide; many, many thanks," Sala Uddin, a 60-year-old refugee at a camp in Bangladesh, told The Associated Press.

"It has been 60 years, starting from 1962, that the Myanmar government has been torturing us and many other communities including Rohingya," he said. "I think a path to take action by the international community against Myanmar has opened up because of the declaration."

"Rohingya nation will always remember the declaration by the U.S. on Rohingya genocide," Abdul Gafur, another refugee, told VOA's Bangla Service. "Meetings and gatherings are prohibited at the camps because of the pandemic. That is why Rohingyas are not able to observe any program to express their gratitude to the U.S."

Secretary of State Antony Blinken on Monday announced Washington's decision to recognize atrocities against Rohingya Muslims at the hands of the military regime in Myanmar, a country also known as Burma. Monday's formal declaration of genocide — only the eighth ever such statement by the U.S. government — followed years of investigation and review.

Secretary of State Antony Blinken tours the "Burma's Path To Genocide" exhibit at the United States Holocaust Memorial Museum, March 21, 2022, in Washington.

"The United States has concluded ... that members of the Burmese military committed genocide and crimes against humanity against Rohingya," Blinken said during a speech at the U.S. Holocaust Memorial Museum in Washington, whose Simon-Skjodt Center for the Prevention of Genocide provided key sources that informed the legal analysis leading to the State Department's decision.

Min Aung Hlaing, who was the head of the military in 2016 and 2017 and who has led the government since the February 2021 coup, was named in Blinken's speech. Monday's declaration said armed forces under Min Aung Hlaing's direct command were responsible for killing more than 9,000 Rohingya and forcing 840,000 others to flee to neighboring Bangladesh over the two-year period.

The commander of Myanmar's armed forces has been under U.S. sanctions for his role in the atrocities since December 2019.

Myanmar's Foreign Affairs Ministry on Tuesday issued a statement saying that "Myanmar has never engaged in any genocidal actions" and holds no "genocidal intent" for any group. It called Blinken's comments "politically motivated and tantamount to interfering in the internal affairs of a sovereign state."

Various human rights groups have also documented and reported on what they have called systematic and widespread killings, rape and displacement of Rohingya minority in Myanmar, a majority of whom are displaced in neighboring Bangladesh. Muslims make up about 4.3% of Myanmar's population of 54 million.

"In 2016 and 2017, Burma's military unleashed a wave of horrific violence in northern Rakhine state against predominantly Muslim Rohingya that, at the time, the United States concluded constituted ethnic cleansing," Ned Price, State Department spokesperson, said Monday.

Accountability

Human rights activists expect the U.S. move to bolster an ongoing effort to hold perpetrators of genocide and other serious crimes accountable and deliver justice and support for the victims. But others are taking a wait-and-see approach.

"Just by saying that genocide had been committed in Myanmar against the Rohingya is not good enough," said Imtiaz Ahmed, director of the Centre for Genocide Studies at the University of Dhaka in Bangladesh. "I think we need to see what would follow from that statement."

Khairul Islam, a Rohingya refugee in Bangladesh, told VOA that "Myanmar should face trial for genocide. There should be economic sanctions to control Myanmar. Otherwise, Myanmar will not listen to anyone. They never did in the past."

The U.S. has imposed sanctions on elements of the Myanmar military and has allocated nearly \$1 million in support of investigations and documentation of the most egregious crimes committed in Myanmar.

"The United States is committed to pursuing truth and justice for victims and accountability for those responsible for these atrocities and for other human rights violations and abuses across Burma," Price said.

Last month, the Netherlands-based International Court of Justice resumed its proceedings in a lawsuit accusing Myanmar's military of ethnic cleansing and genocide.

Gambia, backed by the Organization of Islamic Cooperation, filed the lawsuit in 2019.

In December 2019, Myanmar's previous civilian leader, the Nobel laureate Aung San Suu Kyi, defended the military's actions in Rakhine state as a response to "militancy."

Suu Kyi, who was Myanmar's de facto leader at the time of the 2017 massacres, was arrested in the February 2021 coup. She is not named in the decree.

VOA Bangla Service contributed to this story.

<https://www.voanews.com/a/rohingya-muslims-hail-us-recognition-of-genocide-in-myanmar/6496541.html>

US genocide designation seen as key step in accountability for Myanmar's junta

But sources called the announcement overdue and urged Washington to follow up with decisive action.

By RFA's Myanmar Service | 2022.03.22

Rohingya siblings fleeing violence hold one another as they cross the Naf River along the Bangladesh-Myanmar border near Cox's Bazar, Bangladesh, Nov. 1, 2017. REUTERS/Adnan Abidi

Citizens of Myanmar on Tuesday applauded the Biden administration's recognition of their military's deadly 2017 crackdown on the Rohingya minority as a genocide but questioned its timing and whether it will lead to concrete action against the junta amid ongoing rights abuses in their country.

On Monday, U.S. Secretary of State Antony Blinken announced that American investigators had determined the Myanmar military was responsible for atrocities including mass killings, gang rapes, mutilations, crucifixions, and the burning and drowning of children during its offensive in Rakhine state, and said the acts constitute genocide under United Nations definitions.

Thousands died in the raids, which forced an exodus of more than 700,000 people to neighboring Bangladesh and followed a 2016 crackdown that drove out more than 90,000 Rohingya from Rakhine.

In a statement, the junta's Ministry of Foreign affairs rejected the designation as "far from reality" and dismissed Blinken's comments as "politically motivated and tantamount to interference in the internal affairs of a sovereign state."

The announcement also drew scorn from pro-military voices in Myanmar, including outspoken nationalist blogger Kyaw Swar, who slammed the U.S. in a post on the social media platform Telegram.

"We killed them. What can you do about it," he wrote, suggesting that Washington "be quiet and concentrate on dealing with Russia" following its invasion of Ukraine.

Others welcomed the decision and called on Washington to take further action against the military, which has killed at least 1,687 civilians and jailed 9,773 others since seizing power in a Feb. 1, 2021, coup.

Win Aung, a resident of the commercial capital Yangon, told RFA's Myanmar Service he was pleased by the U.S. announcement, but said it was long overdue.

"These Rakhine state massacres were not the only ones committed by this army. Many have occurred in other ethnic areas as well," he said.

The junta is currently embroiled in multiple conflicts with armed ethnic groups and prodemocracy paramilitaries in the country's remote border regions and reports have emerged of troops torturing, raping and killing civilians.

But while Western governments have ostracized and sanctioned the military regime, Win Aung said it is unlikely to step down without a fight.

"The whole world is now waiting to see what the U.S. will do," he said. "Regardless of timing, I think this announcement will have an impact somehow. Especially at a time when the ICJ [International Court of Justice] is looking into the issue. I think it will hurt the junta's defense at the ICJ genocide hearing."

Gambia has accused Myanmar's military leadership of violating the 1948 Genocide Convention in Rohingya areas in a case it brought to the Hague-based ICJ. The court is holding hearings to determine whether it has jurisdiction to judge if atrocities committed there constituted a genocide.

Su Myat, a young woman from Yangon, called the U.S. declaration "the right thing to do."

But she said that the announcement should have been made long ago "because this kind of brutality has not only been directed against the Rohingya.

US Secretary of State Antony Blinken tours the "Burma's Path To Genocide" exhibit at the United States Holocaust Memorial Museum in Washington, DC, March 21, 2022. Credit: AFP

“They have committed many crimes everywhere, but these crimes only surfaced after the Rohingyas had their turn and that’s because [they were documented using] modern technology,” she said, noting that similar accusations of atrocities have been leveled against the military by members of the Kachin and Kayin ethnic groups.

Call for further action

Prior to Monday, the U.S. government had described the crackdown in Rakhine state as “ethnic cleansing” — not using the “genocide” designation, which carries more legal weight and which the Genocide Convention defines as “acts committed with intent to destroy, in whole or in part, a national, ethnic, racial or religious group.”

The new designation marks the eighth by the State Department since the Cold War, following its recognition of genocides in Bosnia (1993), Rwanda (1994), Iraq (1995), Darfur (2004) and areas under the control of ISIS (2016 and 2017), according to the U.S. Holocaust Memorial Museum, where Blinken delivered his announcement on Monday.

Htet Myat Aung, a young man from Mandalay, said that the U.S. government’s declaration should mark the first step in a series of more significant and effective actions.

“All our people welcome the declaration of a genocide. But we hope to see more tangible and meaningful initiatives,” he said.

“People are now realizing that if the military can commit atrocities in cities like Yangon and Mandalay, where we have access to the internet and media, it must have been very bad in the remote areas where the Rohingya lived. Now we can sympathize with them and ... we’d like to see more action on this issue.”

Htet Myat Aung said that while junta leaders may think that they can elude accountability by ignoring the international community, “they will have to pay for their crimes.”

Rohingya refugees walk along a path at Kutupalong refugee camp in Ukhia, Bangladesh, Aug. 25, 2021. Credit: AFP

Hope for the future

Myanmar, a country of 54 million people about the size of France, recognizes 135 official ethnic groups, with Burmans accounting for about 68 percent of the population.

The Rohingya, whose ethnicity is not recognized by the government, have faced decades of discrimination in Myanmar and are effectively stateless. They have been denied citizenship. Burmese administrations have refused to call them “Rohingya” and instead use the term “Bengali.”

The atrocities against the Rohingya were committed during the tenure of the civilian government of Aung San Suu Kyi, who in December 2019 [defended the military](#) against allegations of genocide at the ICJ. The Nobel Peace Prize winner and one-time democracy icon now languishes in prison — toppled by the same military in last year’s coup.

A Rohingya named Hla Kyaw, who has lived in Thei-Chaung Muslim refugee camp in Sittwe since the 2016 and 2017 crackdowns, told RFA that he was saddened by the losses endured by his ethnic group as well as by people throughout the country.

“There are laws in Myanmar, but the laws have been ignored,” he said. “This should not have happened. We hope that we will enjoy freedom in the future and that life will improve for our children.”

Translated by Khin Maung Nyane. Written in English by Joshua Lipas.

<https://www.rfa.org/english/news/uyghur/reactions-03222022202634.html>

KNU rebels kill soldier and seize ‘great number of weapons’ in attack on junta base near Thai border

Twenty-six junta troops escaped the raid on the base in Karen State’s Myawaddy, leaving dozens of explosive rounds and a mortar launcher behind

[Maung Shwe Wah](#) | Published on Mar 22, 2022

Weapons seized by the KNLA from a junta base in Maw Khee (Supplied)

Troops from the armed wing of the Karen National Union (KNU) overran a Myanmar military base in southeastern Myanmar on Monday, killing one junta soldier, capturing another, and seizing weapons and explosives, the rebel group has said.

Twenty-eight junta soldiers were stationed at the base near the Thai border in Maw Khee village, Myawaddy Township, when the KNU launched the attack at 5:30am. The clash lasted into the late afternoon and ended after 26 of the junta troops retreated.

“The battle started early in the morning and it only ended at 5pm,” said Padoh Saw Taw Nee, a KNU spokesperson.

The junta soldiers were from Infantry Battalion 21 and Light Infantry Battalion 555. Those who escaped left their weapons behind, and the Karen National Liberation Army’s (KNLA) Battalion 201 seized a 60mm mortar launcher, four light weapons, over 100 RPG rounds and several boxes of ammunition.

“They left behind a great number of weapons. We can put them to good use,” Padoh Saw Taw Nee said.

A KNLA soldier points at a sign left behind at the Maw Khee base on March 21 (Supplied)

The junta soldiers also left behind a sign that read: “Maw Khee, the stronghold that will never retreat” a photo released by the KNLA shows.

“The on-the-ground troops of the junta’s forces are abandoning their bases more frequently,” Pado Saw Taw Nee said. “It appears that they are relying more on the air force. Without the aid of the air force, they don’t have many options other than fleeing.”

He added that he did not yet know if there were any casualties on the KNLA's side or if the KNLA troops were now stationed inside the base.

On March 13, KNLA troops captured four soldiers, including a battalion commander and deputy commander, from outside the base of Infantry Battalion 32 in Waw Lay Township, Dooplaya district.

The KNU said recently that three junta battalion commanders in the region [had defected](#) and surrendered to the rebel group, making them the highest ranking soldiers known to have abandoned their posts since last year's coup.

<https://www.myanmar-now.org/en/news/knu-rebels-kill-soldier-and-seize-great-number-of-weapons-in-attack-on-junta-base-near-thai>

ရန်ကုန်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ရန်အတွက် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းကာ တပ်မဟာဖွဲ့စည်း

By [မရွှိမ](#) | 22 March 2022

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ရန်အတွက် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းကာ တပ်မဟာ တစ်ခုအဖြစ်ဖွဲ့စည်းလိုက်ကြောင်း သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thongwa Youth Force (TYF))မှ တာဝန်ရှိသူက ပြောသည်။

မြို့နယ်အသီးသီးရှိ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြောက်ကျားတပ်ဖွဲ့များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းကာ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်နိုင်ရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယနေ့ မတ်လ ၂၂ ရက် ရက်စွဲဖြင့် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့က ထုတ်ပြန်ထားသည်။

“လက်လှမ်းမီသလောက်နဲ့ ရန်ကုန်တိုင်းအတွက် တပ်မဟာ တစ်ခုအဖြစ်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ တိုက်ခိုက်ရေးအရှိန်မြှင့်တင်နိုင်ဖို့အတွက်ကို ဒီ ၁၁ ဖွဲ့ ပူးပေါင်းတာပါ။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် လမ်းစတစ်ခုကို ရှာတယ်။ ပူးပေါင်းဖွဲ့စည်းတယ်။ တိုက်ခိုက်ရေးကို အရှိန်မြှင့်မယ်” ဟု Thongwa Youth Force (TYF)မှ တာဝန်ရှိသူက ပြောသည်။

မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်သည့် အဖွဲ့များမှာ Wolf Warriors STF(WWSTF)၊ God's Hand Forces (GHF)၊ Thongwa Youth Force (TYF)၊ Kyauktan PDF (KPDF)၊ Scorpion Forces Underground (SFU)၊ Bahan's Guerrilla Force (B-PDF)၊ Secret Underground Force- Kyauktan (SUF-Kyauktan)၊ Burmese Final Revolution Armed Forces (BFRAF)၊ ဒို့ရိုးရာ ညီနောင်ပြောက်ကျားတပ်ဖွဲ့ (DYY)၊ Special Nway Oo (SNO) နှင့် Thaketa's Urban Guerrilla Force (TUGF) တို့ ဖြစ်သည်။

“အဖွဲ့ရဲ့ သဘောထားတွေအတွက် အစည်းအဝေးတွေ လုပ်ဖို့ရှိတယ်။ ဒီထဲမှာ UG တွေလည်း ပါသလို မြို့နယ်ကိုယ်စားပြုကာကွယ်ရေးအဖွဲ့အစည်းတွေလည်း ပါတယ်။ NUG နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်နေတဲ့ အဖွဲ့တွေလည်း ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးပြီး ယုံကြည်ရတဲ့ အဖွဲ့တွေ အကုန်ပေါင်းလိုက်တာပါ။ တခြား ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရှေ့ဆက်မည့် လုပ်ငန်းများတွင် ကိုယ်စွမ်းညီစွမ်းရှိသမျှ လူသူလက်နက် ပေါင်းစည်းပြီး ယခင်ထက် ပိုမိုထိရောက်သော နည်းလမ်းများဖြင့် စစ်အာဏာရှင်နှင့် ၎င်း၏ ဒေါက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြည်သူများကို အသိပေးထားသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချနေထိုင်ရာ ရဲစခန်းများ၊ မြို့နယ်ခန်းမများ၊ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးရုံးများ နှင့် သတင်းပေးဒလန်များကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်တွင် ထိခိုက်ကျဆုံးမှုများ ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများလည်း ဖမ်းဆီးခံရမှုများ ရှိနေသည်။

<https://www.mizzimaburmese.com/article/102579>

ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၃၀ ကျော် ဖမ်းဆီးခံရ

By ဖူးအိအိနွယ်/မဇ္ဈိမ | 22 March 2022

Photo : CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၃၀ ကျော်ကို မတ်လ ၂၁ ရက် ညနေပိုင်းအချိန်၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။

ယင်းမာပင်မြို့ပေါ်ရှိ မန္တရာကျောင်းနှင့် ရေဝန်းကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များအနက် အမျိုးသား ၃၀ ကျော်ကို ယင်းမာပင်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့ (ယင်းမာပင်)၏ တာဝန်ခံ ကိုခန့်က ပြောသည်။

“ရွာထောင်ရွာနဲ့ လေးရွာရဲ့ တောင်ဘက်မှာ ချောင်းရှိတယ်။ ချောင်းလေးပဲ ခြားတာပေါ့။ အဲ့ဒီတော့ ပစ်ခတ်မှုတွေ ဖြစ်တဲ့အခါကျတော့ ကူးပြီး ထွက်ပြေးကြတာ။ ရေဝန်းကျောင်းနဲ့ မန္တရာကျောင်းကို ပြေးတာ။ အဲ့ဒီမှာ အဖမ်းခံလိုက်ရတာ” ဟု ၎င်းက ပြောသည်။

ယင်းမာပင်မြို့နယ်နှင့်ကပ်လျက်ရှိ ရွာထောင်ရွာနှင့် လေးရွာတို့ကို မတ် ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများမှာ မန္တရာဘုန်းကြီးကျောင်းတွင် ညနေပိုင်း၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းက ရွာထောင်ရွာနှင့် လေးရွာတို့ကို ဝင်ရောက်စီးနင်းချိန် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံထိခိုက်သေဆုံးမှုရှိ၊ မရှိကို ယမန်နေ့ည သတင်းမေးမြန်းချိန်အထိ အတည်မပြုနိုင်သေးကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့ (ယင်းမာပင်)၏ တာဝန်ခံ ကိုခန့်က ပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ စစ်ကောင်စီစစ်ကြောင်းက ရွာများကို ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည့် ရွာထောင်ရွာနှင့် လေးရွာတို့မှ ရွာခံများအပြင် အနီးအနားရှိ ကျေးရွာနေပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

<https://www.mizzimaburmese.com/article/102511>

စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့သဖြင့် ဒီပဲယင်း အရှေ့ခြမ်းက ဒေသခံများ နေရပ်စွန့်ခွာနေရ

Published By DVB | 22 March, 2022

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကနေတဆင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်က မတ် ၂၁ ရက်နေ့ ညပိုင်းကနေ စတင်ဝင်ရောက်ခဲ့တာကြောင့် မရကန်ကျေးရွာနဲ့ မူခံတွင်းကျေးရွာက ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတွေဟာ ရေဦးမြို့ကနေ ထွက်လာကာ ဆည်ကြီးကျေးရွာနဲ့ ညောင်လှရွာ လမ်းကနေ စစ်ကြောင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

“ပြေးရတာပေါ့ဗျ။ လူစိတ်မရှိတဲ့ကောင်တွေဆိုတော့ ကိုယ်အသက်ရှာကြုံမွေးရမယ်။ ဒီကောင်တွေက အင်အားများတယ်ဗျ။ စစ်ကောင်စီတပ်တွေတင်မကဘူး ပျူစောထီးတွေပါ ပါတယ်ဆရာရေ။ အခုဒီကောင်တွေ ဒီပဲယင်းအရှေ့ခြမ်းက မရကန်ရွာကိုရောက်ရှိနေပြီ။ ဒီကောင်တွေ မနေ့ညနေပိုင်းက ဆည်ကြီးရွာ နဲ့ ဒီနေ့မနက်ပိုင်း မူခံတွင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာတွေလည်း လုပ်ခဲ့ကြတယ်။ အိမ်ခြေဘယ်လောက်လောင်မယ်ဆိုတာကိုတော့ အတိကျမပြောနိုင်သေးဘူး။ ကိုယ်တောင် အသက်လုပြေးနေရတာဆိုတော့။ ကျနော်တို့ မရကန်ရွာတင်မကဘူးဗျ အနီးအနားက မူခံတွင်းရွာတွေနဲ့ ကျန်တဲ့ကျေးရွာတွေလည်း ပြေးကြရတယ်။ ဒေသခံတွေကတော့ စစ်ဆိုတဲ့ အသံကြားရင် ချီးမွန်းတာထက်ဆိုးတယ် ရွံ့ကြောက်ကြီးပေါ့” လို့ မရကန်ဒေသခံရွာသားကပြောပါတယ်။

ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က မတ် ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၄ လုံးနဲ့ ရွာစောင့်တဲ့ ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လေဖြတ်နေတဲ့ အဘိုးအိုတဦး မီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုစစ်ကောင်စီဝင်ရောက်နေတဲ့ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ အင်တာနက်လှိုင်းတွေ ဖြတ်တောက်ထားပြီး ဖုန်းခေါ်ဆိုတာတွေပါ အစဉ်မပြေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

<https://burmese.dvb.no/archives/523625>

နတ်တလင်း၌ PDF လင်မယား လက်နက်ချအပြီးပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

By မရှိမ | 22 March 2022

ပဲခူးတိုင်း ၊ နတ်တလင်း မြို့နယ် နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် လင်မယား နှစ်ဦး ဇီးကုန်းမြို့နယ် ရဲစခန်း၌ လက်နက်ချခဲ့မှု အပြီး နတ်တလင်းမြို့နှင့် ဇီးကုန်းမြို့နယ်မှ သံဃာတော်နှင့် ပြည်သူ ၁၀ ဦးထက် မနည်း ဖမ်းဆီး ခံခဲ့ရသည်။

လက်နက် ချသူမှာ ဇီးကုန်းမြို့၌ နေထိုင်သူ ကိုမျိုးကြီး ဆိုသူ ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့တွင် လက်နက် ချခဲ့ခြင်း ဖြစ်သည်။ အဖမ်း ခံရသူများမှာ ၎င်း လက်နက်ချအပြီး နောက်ပိုင်းရက်များ အတွင်း ရက်အလိုက် ဖမ်းခံရခြင်း ဖြစ်သည်။

“အဲ့ဒီ သတင်းက ဟုတ်ပါတယ်။ သူက ရက်တိုသင်တန်း တက်ထားသူပါ။ မိသားစုနဲ့ အတူ စခန်းမှာ နေပါတယ်။ စခန်းရဲ့ စားရေးသောက်ရေးကို တာဝန် ယူပေးနေတာ။ စစ်ရေးတာဝန် တရားဝင် ပေးအပ် ထားတာတော့ မရှိပါဘူး။ သူတို့ဘာသာ ရာထားတာမျိုးတော့ ရှိပါလိမ့်မယ်။ သူ့ အမျိုးသမီးနဲ့ အတူ ရဲစခန်းမှာ ခံဝန် သွားထိုးတာ။ မိသားစု ဖိအားကြောင့်လို့ ထင်ပါတယ်” ဟု Bago Region PDF တာဝန်ခံ တစ်ဦးက ပြောသည်။

၎င်းသည် နတ်တလင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ၊ ဇီးကုန်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့နှင့် ဆက်စပ် ပတ်သက်မှုများ ရှိခဲ့ခြင်းကြောင့် ယခုအခါ ၎င်းတပ်ဖွဲ့ နှစ်ဖွဲ့လုံး တိမ်းရှောင် နေကြရသည်။

ယခု ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ အချို့မှာ ပြန်လည် လွတ်မြောက်လာသော်လည်း တချို့မှာ အကြမ်းဖက် ပုဒ်မဖြင့် တရား စွဲဆို ခံထားရသည်။

<https://www.mizzimaburmese.com/article/102537>

ပခုက္ကူမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးသေဆုံး

Published By DVB | 22 March, 2022

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မတ် ၂၁ ရက်နေ့နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးခဲ့တယ်လို့ ပခုက္ကူ PDF အဖွဲ့က သိရပါတယ်။

ပခုက္ကူမြို့နယ် ဂဝံလေးတိုင် ကျေးရွာစာသင်ကြောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ လောက်ကို မနေ့ နေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူ PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“PPDF/IMC/KC-DFKing Fighter နဲ့ ပေါက်မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက် တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီလောက်ကြာတယ်ဗျ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက် ဒဏ်ရာနည်းနည်းရသွားတယ်။”

ဒါ့အပြင် တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူပေးဖို့လာတဲ့ စစ်ကောင်စီကား ၁ စီးကိုလည်း ဆီကောင်း-ဂဝံလေးတိုင် လမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့ခံတယောက်က “ပခုက္ကူမြို့ပေါ်မှာတော့ မကြာခဏ ဗုံးပေါက်ကွဲတာတွေရှိသလို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက မြို့ဝင်မြို့ထွက်ဂိတ်တွေနဲ့ အချက်ချာကျတဲ့ နေရာတွေမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်ဗျ။ ရပ်ကွက်ထဲက အပြစ်မဲ့ ပြည်သူတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ဆက်တိုက် ဖမ်းဆီးတာတွေ လုပ်နေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အစစ်ဆေးတွေကြမ်းနေသလို ရပ်ကွက်ထဲက ပြည်သူတွေ ဖမ်းဆီးခံနေရတာတွေကြောင့် မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်သွားလာကြဖို့နဲ့ စစ်အုပ်စု ယန္တရားနဲ့ ဆက်နွှယ်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့လည်း သတိပေးထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

<https://burmese.dvb.no/archives/523432>

ကယားဌာနေ ပြည်သူ့စစ်များကို စည်းရုံးပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေ

By ဧရာဝတီ | 22 March 2022

ကယား (ကရင်နီ) ပြည်နယ်အတွင်း အပြင်းအထန် ထိုးစစ်ဆင်နေသည့် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဌာနေ ပြည်သူ့စစ်များအား စည်းရုံးကာ ပါဝင်တိုက်ခိုင်းမှုများ ရှိနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် အချို့သော ပြည်သူ့စစ်အဖွဲ့များလည်း ပူးပေါင်း တိုက်ခိုက်လျက် ရှိနေသည့်အပြင် လမ်းပြအဖြစ် ဆောင်ရွက်ပေးနေမှုများလည်း ရှိသည့်အတွက် တုန့်ပြန်တိုက်ခိုက် သွား မည်ဖြစ်ကြောင်း ကရင်နီပြည်သူ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြောသည်။

KPDF တာဝန်ရှိသူတဦးက “စစ်ကောင်စီဘက်ကနေ KNG တဖွဲ့တော့ ဝင်တိုက်နေတယ်လို့ ကြားရတယ်။ ရန်သူဖြစ်တဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အဖွဲ့တွေကို ရန်သူလို့ပဲ သဘောထားတဲ့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို လက်တုန့်ပြန်ပြီး တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုမတ် တတိယပတ်အတွင်း စစ်ကောင်စီ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က ဌာနပြည်သူ့ စစ်အဖွဲ့များ ဖြစ်သည့် မော်ချီးပြည်သူ့စစ်၊ ကယန်းအမျိုးသားကာကွယ်ရေးတပ်-KNG အသွင်းပြောင်းပြည်သူ့စစ်၊ ကရင်နီ အမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ-KNPDP အသွင်းပြောင်းပြည်သူ့စစ်၊ လွိုင်လင်လေးပြည်သူ့စစ်၊ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေး အသွင်းပြောင်းပြည်သူ့စစ်၊ ကယန်းပြည်သစ်ပါတီ အသွင်းပြောင်းပြည်သူ့စစ် အဖွဲ့ဝင်များ အား တွေ့ဆုံကာ စည်းရုံးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် လူထုတရပ်လုံး စစ်ကောင်စီကို ခုခံတွန်းလှန်နေချိန်တွင် ပြည်သူ့စစ်များ အနေဖြင့် စစ်ကောင်စီ အလိုကျ ပူးပေါင်းလုပ်ဆောင်နေမှုများအား ပြန်လည်စဉ်းစားရန်လိုကြောင်းနှင့် စစ်ကောင်စီသည် လူထုအပေါ် ဖိနှိပ်ကာ နှိပ်စက်လေလေ၊ လက်နက်ကိုင်သူ များလေလေသာ ဖြစ်နေမည် ဖြစ်ကြောင်းလည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဘက်က ဆိုထားသည်။

အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်နေကြသည့် ကယားပြည်နယ်က PDF များ (ဓာတ်ပုံ – Loikaw PDF)

လတ်တလော ကယားပြည်နယ်အတွင်းနှင့် ရှမ်း-ကယားနယ်စပ် မြို့နယ်အချို့တွင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ကယန်းပြည်သစ်အခြေစိုက်ရာ ဆီဘူးဒေသရှိ ဆေးရုံမှ ဆရာဝန်များအား ဖိအားပေး ရွှေ့ပြောင်းခိုင်းခြင်းနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားရာ ဒေသအချို့မှ ဆေးရုံ၊ ဆေးခန်းများ ပိတ်သိမ်းရန် ဖိအားပေးလျက် ရှိကြောင်းလည်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

“လက်ရှိမှာ ဆီဘူးနဲ့ လိုဘာနို့ နှစ်နေရာက ဆေးရုံဆေးခန်းတွေကို ပိတ်သိမ်းရွှေ့ပြောင်းဖို့ ဖိအားပေးတာတွေ လုပ်လာ တာပေါ့။ ဒီအတွက် ဒုက္ခတွေတော့ ရောက်တာပေါ့။ လူနာတွေ သယ်ဖို့၊ ကုသဖို့ ဘယ်နေရာမှာ သွားပြလို့ပြရမလဲ မသိတဲ့ အခြေအနေ ကြုံနေရတာပေါ့” ဟု ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကောင်စီ အနေဖြင့် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ပြီး ကယားပြည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် လျက်ရှိရာတွင် စစ်လေယာဉ်များဖြင့် ဝှံ့ကြခြင်း၊ လက်နက်ကြီးများ၊ သံချပ်ကာကားများနှင့် အတွဲလိုက်ခိုးများသုံးကာ ပစ် ခတ်တိုက်ခိုက်လျက် ရှိသည်။

အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်နေကြသည့် ကယားပြည်နယ်က PDF များ (ဓာတ်ပုံ – Loikaw PDF)

ပြီးခဲ့သည့် မတ် ၉ ရက်မှ ၁၆ ရက်အထိ တပတ်တာအတွင်း စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအ မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိခဲ့ကြောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးလည်း သေဆုံးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ကယားပြည်နယ်အတွင်း စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရှမ်း၊ ကယား၊ နေပြည်တော်တို့မှ တပ်ရင်း ၃ ရင်းလည်း ပူးပေါင်းပါဝင်လျက်ရှိပြီး ယခုကဲ့သို့ ကရင်နီ (ကယား) အတွင်းမှ တပ်ရင်းများနှင့် ပူးပေါင်းတိုက်ပွဲဝင်နေခြင်းမှာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အား မျိုးစေ့ ချပေးနေခြင်း ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မတ် ၂၀ ရက်က အဆိုပါ တပ်ရင်းများနှင့် တွေ့ဆုံ စဉ် ပြောခဲ့သည်။

လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ အင်အားမှာ စစ်ကောင်စီဗဟိုဌာနချုပ်ဖြစ်သည့် နေပြည်တော်အား ခြိမ်းခြောက်နိုင်သည့် အခြေအနေရှိပြီး မကြာမီ စိုးမိုးထိန်းချုပ်သိမ်းပိုက်နိုင်သည့် အဆင့်သို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်းလည်း ဦးရည်မွန်က ပြောဆိုထားသည်။

<https://burma.irrawaddy.com/news/2022/03/22/250775.html>

ကရင်နီ ဒေါင်ခါးကျေးရွာတွင် လူ နေအိမ် ၄၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

Published By DVB | 22 March, 2022

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒေါင်ခါးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တစ်ပတ်အတွင်း ပြည်သူပိုင်နေအိမ် ၄၀ ထက်မနည်းကို အကြမ်းဖက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို က သတင်းထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါင်ခါးကျေးရွာ၊ တနန်းဥက္ကိုင်ကျေးရွာနဲ့ အိုခူရီကျေးရွာ ၃ ရွာက ပြည်သူ နေအိမ်မီးရှို့ဖျက်ဆီးခံရတာ စုစုပေါင်း အိမ်အလုံး ၆၀ ထက်မနည်းရှိခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒေါင်ခါးကျေးရွာ ၊ တနန်းဥက္ကိုင်ကျေးရွာနဲ့ အိုခူရီကျေးရွာတို့မှာ တပ်စွဲထားပြီး ပြည်သူပိုင်နေအိမ်တွေကို နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

ဒေါင်ခါးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို DMO-local PDF ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား မတ်လ ၁၃ ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အတွဲလိုက်ခုံး (MLRS)တွေနဲ့ ပစ်ခတ်လို့ ကရင်နီပူးပေါင်းတပ်တွေဟာ ဒေါင်ခါးကျေးရွာကို ခေတ္တဆုတ်ခွာပေးရတယ်။

<https://burmese.dvb.no/archives/523595>

ချင်းတိုင်းရင်းသား စစ်ရှောင် ၁၃၀၀ ကျော်ကို နေရပ်ပြန်ပို့မည်

By ဧရာဝတီ | 22 March 2022

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင် ဝင်ရောက် ခိုလှုံနေသော ချင်းတိုင်းရင်းသား စစ်ရှောင်ရွာသား ၁၃၀၀ ကျော်ကို မတ်လ ၂၆ ရက်မှ စတင်ကာ နေရပ်ပြန်ပို့ပေးရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီက စီစဉ်နေကြောင်း သတင်း ရရှိသည်။

အဆိုပါ အမ်းမြို့ပေါ်ရှိ ပဲသခုံ စစ်ရှောင်စခန်း၊ မြို့မ အားကစားကွင်း စစ်ရှောင်စခန်း တို့တွင် ဝင်ရောက် ခိုလှုံနေသည့် ချင်း တိုင်းရင်းသား စစ်ရှောင်ကျေးရွာသားများကို ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းက နေရပ်ပြန်ရန် ပြည်နယ်ကောင်စီက စာရင်းများ ကောက်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ စာရင်း ကောက်ယူခဲ့ရာတွင် အိမ်ထောင်စု ၃၀၇ စု၊ လူဦးရေ ၁၃၈၁ ဦး နေရန်ပြန်ရန် စာရင်းပေးသည့်အတွက် ထိုသို့ ပြန်ပို့ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ဥပဒေချုပ် ဦးလှသိန်းက “နေရပ်ပြန်ဖို့ လူဦးရေစာရင်း ကောက်ယူခဲ့တဲ့အခါ စာရင်းပေးထားတဲ့ လူတွေကို ကျနော်တို့ ဒီလ ၂၅ ၊ ၂၆ ရက်နေ့လောက်မှာ ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ သူတို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို လူ/ကယ်ပြန်ဌာနနဲ့ WFP တို့က အားလုံး ပံ့ပိုး ပေးသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ချင်းတိုင်းရင်းသား စစ်ရှောင်များသည် အမ်းမြို့နယ် ဒလက်ချောင်းထဲတွင် တည်ရှိသော ညောင်ချောင်း၊ လှီးတုံ၊ ဝင်ဝ၊ သင်္ဘောမောက်၊ မင်္ဂလာဒုံ၊ အနောက်ရွာ၊ ဒလက်ရွာဟောင်း ကျေးရွာ စသည့် ကျေးရွာများမှ ဖြစ်ပြီး ပြီးခဲ့သော ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းက စစ်ကောင်စီတပ်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများ ဖြစ်သည်။

အမ်းမြို့နယ်ရှိ စစ်ရှောင်စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ- K Kaung San)

နေရပ်ပြန်မည့် ချင်းတိုင်းရင်းသား စစ်ရှောင်များကို ပြည်နယ်ကောင်စီမှ အိမ်ထောင်စု တခုလျှင် ငွေကျပ် ၅ သိန်း အပါအဝင် လူ/ကယ်ပြန်ဌာနနှင့် WFP တို့မှ စားနပ်ရိက္ခာ ၃ လစာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းလည်း ပြည်နယ် ကောင်စီဝင်များထံက သိရသည်။

ပဲသဒုံ စစ်ရှောင်စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ ချင်းတိုင်းရင်းသား ဦးအိစက “ကျနော်တို့ စစ်ရှောင်စခန်းမှာလည်း မနေ ချင်တော့ဘူး။ ရွာလည်း ပြန်ချင်တာပေါ့နော်။ ဒါပေမယ့် မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်တယ်။ အခုကတော့ စာရင်းပေး ထားပြီ ဆိုတော့ သူတို့ ပြန်ပို့မယ်ဆိုရင်တော့ ပြန်ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီဝင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက စစ်ရှောင်များ နေရပ်ပြန်မည့် ကျေးရွာအနီးဝန်း ကျင်တွင် စစ်တပ်က မိုင်းအန္တရာယ်များကို ရှင်းလင်းပေးထားပြီးဟု သိရှိထားပြီး အကယ်၍ ရွာပြန်ပြီး လုပ်ကိုင်စား သောက် ကြရာတွင်လည်း မိုင်းအန္တရာယ် ရှိနိုင်သည့် သံသယ ဖြစ်ဖွယ်ရာနေရာများ တွေ့ရှိပါကလည်း နီးစပ်ရာ တပ်စခန်းများထံ အကြောင်း ကြားနိုင်ကြောင်း ပြောဆိုသည်။

အမ်းမြို့နယ်ရှိ စစ်ရှောင်စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ- K Kaung San)

အမ်းမြို့ပေါ် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးသန်းချိုက “မပြန်တဲ့လူတွေထဲကတချို့က ကလေးတွေ ကျောင်း တက်နေတုန်းမို့ မပြန်ဖြစ်သေးတာပါမယ်။ တချို့ကလည်း ပြန်ရင် နေစရာ အိမ် လုံးဝ မရှိတော့ဘူး။ ဟိုရောက်ရင်လည်း ဘာလုပ်လို့ လုပ်စားရမှန်း မသိတော့ဘူး။ တချို့လည်း မြို့ပေါ်ပဲ အပြီး နေတော့မယ်။ အဲဒီလို လူတွေ များတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

အဆိုပါ မြို့ပေါ် စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၂ ထောင်ကျော်ရှိပြီး မပြန်ဘဲ ကျန်နေခဲ့သူမှာ ၁ ထောင်နီးပါးခန့် ကျန်နေဦးမည်ဖြစ်ကြောင်း သိရသည်။

<https://burma.irrawaddy.com/news/2022/03/22/250770.html>

ကျိုက်တုံ တိုက်ပွဲတွင် စစ်ကောင်စီဘက် ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

Published By DVB | 22 March, 2022

မွန်ပြည်နယ်၊ ကျိုက်တုံမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီးမှာ မတ်လ ၂၁ ရက် ည ၁၁ နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က DVB ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီဘက်က ညပိုင်း စစ်ကြောင်းလှုပ်ရှားလာတာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နာရီဝက်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။

ဒါ့အပြင် မတ်လ ၂၁ ရက်နေ့ ည ၉ နာရီကလည်း KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က သထုံမြို့နယ် ဝင်းပကျေးရွာက စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၉) ကို ၄၀ မမနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်ကြောင့် စစ်ကောင်စီဘက်က တပ်ခွဲမှူး တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်တုံမြို့နယ်မှာတော့ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

<https://burmese.dvb.no/archives/523547>

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၅၀ ကျော် သေဆုံးဟု NUG ထုတ်ပြန်

Published By DVB | 22 March, 2022

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း မတ် ၂၁ ရက် တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၉ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ၁ ကြိမ်စီ၊ ရန်ကုန်တိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၉ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ စစ်တပ်ဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

<https://burmese.dvb.no/archives/523526>

စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၀၀ နီးပါးနှင့် သေဒဏ်ချမှတ်ခံရသူ ၉၀ ကျော်ရှိလာ

Published By DVB | 22 March, 2022

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၆၉၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၈၅၃ ယောက် ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၂၁ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီဇေအထိ ၉,၈၁၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၆၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၉၁ ယောက် ရှိပြီဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် စောမျိုးဆက်ဟာ PDF တွေကို ထောက်ပံ့တယ်ဆိုကာ စွပ်စွဲခံခဲ့ရပြီး မတ် ၁၅ ရက်နေ့မှာ အကြမ်း ဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် ၂ ရက်အကြာ မတ် ၁၇ ရက်မှာ ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဒုါအပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာမှာ ကျင်းပနေတဲ့ ဘုရားပွဲကို မတ် ၁၉ ရက်ညပိုင်းမှာ တပ်မ ၄၄ လက်အောက်ခံ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ကျဆုံးသွားသူတွေကတော့ ကျောက်တောင်ကျေးရွာက အသက် ၇ နှစ်အရွယ် အိုင်းမွန်ချမ်း၊ အသက် ၅၀ အရွယ် ဒေါ်ဒေသုတ်နဲ့ ပိနွဲ့တောကျေးရွာက အသက် ၅၄ နှစ်အရွယ် ဒေါ်ငွေကြည်တို့ဖြစ်ကြောင်း သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒုါအပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/523429>

သီတဂူဆရာတော်က စစ်ကောင်စီခေါင်းဆောင်ကို ချီးကျူး

By ဧရာဝတီ | 22 March 2022

မာသ ဦးဆောင် ဆရာတော်ဟောင်းဖြစ်တဲ့ အင်းစိန်ရွာမ ဆရာတော်ဦးတိလောကာဘိဝံသကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။

ဒါကို သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ချီးမွမ်းလိုက်ပါတယ်။

မတ်လ ၂၀ ရက်နေ့၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီးမှာ ကျင်းပတဲ့ ဂုဏ်ပြုပွဲမှာ သီတဂူဆရာတော်က မင်းအောင်လှိုင်ကို ချီးကျူးခဲ့သလို၊ အဲဒီဘွဲ့ရလို့ အင်းစိန်ရွာမဆရာတော်ဟာ မင်းဆရာ၊ တိုင်းပြည်ရဲ့ဆရာ ဖြစ်သွားပြီလို့လည်း ဂုဏ်ပြုချီးကျူး ပြောဆိုခဲ့ပါတယ်။ အဲဒီဂုဏ်ပြုပွဲကို သီတဂူဆရာတော်ရဲ့ Facebook ကနေ live လွှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီဘွဲ့ရတဲ့ဆရာတော်ပေါင်း ၁၀၀ ကျော်လောက်ရှိနေတာမို့ ဒီလောက်လည်းထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရတာကို မင်းဆရာ၊ တိုင်းပြည်ရဲ့ဆရာ ဖြစ်သွားပြီလို့ မြှောက်ပင့်နေပေမယ့်လည်း မြန်မာနိုင်ငံမှာ ဒီဘွဲ့ရတဲ့ဆရာတော်ပေါင်း ၁၀၀ ကျော်လောက်ရှိနေတာမို့ ဒီလောက်လည်းထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီဘွဲ့ရတဲ့အတွက် နိုင်ငံတော်ပိုင် ရထား၊ ရေယာဉ်၊ လေယာဉ်တွေကိုတော့ အခမဲ့ စီးနင်းခွင့်ရရှိမှာဖြစ်ပါတယ်။

အဲဒီ တနင်္ဂနွေနေ့ပွဲမှာ သီတဂူဆရာတော်က ရွာမဆရာတော်နဲ့ ပတ်သက်ပြီး “တည့်တည့်ပြောရရင် အစိုးရ တခေတ်မှာတော့ အကျဉ်းကျခံရတယ်။ အကျဉ်းထောင်ပေါ့။ နောက်နိုင်ငံတော် အစိုးရခေတ်တခေတ် ရောက်ပြန်တော့ အကျဉ်းထောင်တော့ မဟုတ်ဘူး။ အမျိုးမျိုး အကျပ်ကိုင်ခံရတယ်” လို့ မိန့်ကြားခဲ့ပါတယ်။

သီတဂူဆရာတော် ပြောတဲ့ ခေတ်နှစ်ခေတ်ထဲက ထောင်ကျတဲ့ခေတ်ဆိုတာ နဝတစစ်အစိုးရခေတ်ကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီတုန်းက အင်းစိန်ရွာမ ဆရာတော်ဦးတိလောကာဘိဝံသဟာ သံဃာတွေကို ညည်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ သူတွေနဲ့ ဘာသာရေးအရ ဆက်ဆံမှုမလုပ်ဘဲနေတဲ့ ပတ္တနိကုဇနကံဆောင်ခဲ့လို့ ၁၉၉၀ မှာ ထောင် ၁ နှစ်လောက် ကျခဲ့တာပါ။ နောက်ဒုတိယခေတ်ဆိုတာကတော့ အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်ကို ဆိုလိုတာဖြစ်ပါတယ်။

မဘသအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမြဲ ဝေဖန်အပုတ်ချ နေခဲ့ပြီး အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေ ၄ ရပ်အတည် ပြုနိုင်ရေးအတွက် အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့ ၂၀၁၃ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ အမျိုးသားရေး အစွန်းရောက် မဘသအဖွဲ့မှာ အင်းစိန်ရွာမဆရာတော်က ဥက္ကဋ္ဌပါ။ သီတဂူဆရာတော်ကတော့ ဒုတိယ ဥက္ကဋ္ဌပါ။ မဘသအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမြဲ ဝေဖန်အပုတ်ချ နေခဲ့ပြီး အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေ ၄ ရပ်အတည် ပြုနိုင်ရေးအတွက် အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေ ဖြန့်ဝေတာ၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်အောင်လှုံ့ဆော်တာတွေကို တစိုက်မတ်မတ်ဆောင်ရွက်နေလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ တက်လာပြီးနောက်မှာ သံဃာမဟာနာယက အဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီတုန်းက သာသနာရေးဝန်ကြီးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချတာ ခံခဲ့ရပါတယ်။

အဲဒီတုန်းက သာသနာရေးဝန်ကြီးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချတာ ခံခဲ့ရပါတယ်။

အရင်အစိုးရလက်ထက်က အင်းစိန်ရွာမဆရာတော်အပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်လို့ “ဆရာတင်ဖို့ ဝေးရော၊ လေးဘက်လေးတန်က အကျပ်အမျိုးမျိုး အကိုင်ခံရတဲ့ ဆရာတော်၊ ဒီကနေ့မှ တိုင်းပြည်ရဲ့ ဆရာဖြစ်တာ။ သဒ္ဓါ၊ ပညာကောင်းတဲ့ မင်းတို့ရဲ့ခေတ်မှာ တိုင်းပြည်ရဲ့ဆရာ ဖြစ်လာတယ်။ ဒါဟာ အထူးဝမ်းမြောက်ဂုဏ်ယူစရာ ကောင်းတဲ့ နေ့ထူးတနေ့” လို့ သီတဂူဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခဲ့ပါသေးတယ်။

လက်ရှိစစ်ကောင်စီကို ချီးကျူးပြောဆိုနေပြီး ယခင် နဝတအစိုးရကိုရော၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရကိုပါ အပုတ်ချပြောနေပေမယ့်လည်း တကယ်တော့ သီတဂူဆရာတော်ဟာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဦးခင်ညွန့် တန်ခိုးထွားစဉ်က ဦးခင်ညွန့်နဲ့ ပလဲနံပသင့်အောင် နေခဲ့သူဖြစ်ပြီး သမ္မတဦးသိန်းစိန် ခေတ်မှာလည်း ဦးသိန်းစိန်ကို နောက်ထပ် သမ္မတသက်တမ်း ထပ်ယူစေချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပင့်ဖိတ်တဲ့ ဆွမ်းကပ်ပွဲတွေကို တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဆက်ကပ်တဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို လက်ခံတော် မူခဲ့ပါတယ်။

အခု စစ်တပ်က အာဏာသိမ်းပြီး လူတွေ သတ်နေပြန်တော့လည်း သီတဂူဆရာတော်ကြီးဟာ စစ်တပ်ကို မဝေဖန်ဘဲ၊ မင်းအောင်လှိုင် အပူဇော်ခံတာကို သာယာနေလို့ အကြီးအကျယ် အဝေဖန်ခံနေရပါတယ်။

တနိုင်ငံလုံး စားဝတ်နေရေး ခက်ခဲကျပ်တည်းအောင် လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ တင်စားနေတာကတော့ ရုပ်ဆိုးလွန်းလှ ပါတယ်။

အခုတော့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြတဲ့ ပြည်သူနှစ်ထောင်လောက်ကို ရက်ရက်စက်စက်သတ်၊ သူ့ကိုဆန့်ကျင်တဲ့ တိုင်းနဲ့ပြည်နယ်တွေကို လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်ပေါ်က ဗုံးတွေကြဲချပြီး မီးလောင်တိုက်သွင်း၊ တနိုင်ငံလုံး စားဝတ်နေရေး ခက်ခဲကျပ်တည်းအောင် လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ တင်စားနေတာကတော့ ရုပ်ဆိုးလွန်းလှ ပါတယ်။

ဒါကြောင့်လည်း သက်တော် ၈၅ နှစ်ရှိပြီဖြစ်တဲ့ သီတဂူဆရာတော်ဟာ တက်လာသမျှ အစိုးရနဲ့ တညွှတ်အောင်ပေါင်းတဲ့ ဘုန်းကြီးလူလည်လို့ ဆရာတော်ကို မနှစ်သက်သူတွေက ပြောဆိုဝေဖန်နေကြတာ ဖြစ်ပါတယ်။

(ဧရာဝတီအင်္ဂလိပ်စာတိုင်းတွင် ဖော်ပြထားသည့် *Monk Praises Myanmar Junta Chief Honoring Prominent Nationalist* ကို ဆီလျော်အောင် ပြန်ဆိုသည်။)

<https://burma.irrawaddy.com/article/2022/03/22/250765.html>

အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ရန် ဒေါ်စုစုလွင် ငြင်းဆို

By ဧရာဝတီ | 22 March 2022

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ် ကမော့ဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် တွေ့ မည့် အစီအစဉ်ကို သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ငြင်းဆိုလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။

ဧရာဝတီက ရရှိထားသော အထူး ကိုယ်စားလှယ်၏ ခရီးစဉ်ဆိုင်ရာ စာရွက်စာတမ်းများတွင်လည်း ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ အထူး ကိုယ်စားလှယ်နှင့် ဒေါ်စုစုလွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း တွေ့ရသည်။

သို့သော်လည်း ဒေါ်စုစုလွင်ဘက်က အထူး ကိုယ်စားလှယ်နှင့် တွေ့မည့် အစီအစဉ်ကို ကျန်းမာရေး မကောင်းဟု အကြောင်းပြကာ ငြင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် NLD လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

ဒေါ်စုစုလွင် အနေနှင့် အထူးကိုယ်စားလှယ်နှင့် တွေ့မည်ဆိုပါက NLD ကို ကိုယ်စား မပြုဘဲ ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုသာ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

အမည်မဖော်လိုသည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးက “အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အတွက်ကို အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ကြိုးပမ်းတဲ့အခါမှာ အဓိကကျတဲ့ Stakeholders တွေကို တွေ့ဖို့ ဆိုတာ ပါပါတယ်။ အဲဒီလို မျိုး အဓိက ကျတဲ့သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတကြီး ဦးဝင်းမြင့်တို့လို လူမျိုးတွေ မပါဘဲနဲ့တော့ ဘယ်လိုမှ ပါတီကိုလည်း ကိုယ်စားပြုနိုင်မှာ မဟုတ်သလို ဒီဘက်က ဒီမိုကရေစီ အင်အားစုတွေကို ကိုယ်စားပြုဖို့ လည်း တော်တော်လေး ခက်ပါလိမ့်မယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ဒေါ်စုစုလွင်သည် ၎င်း၏ ကျန်း မာရေး အခြေအနေကြောင့် ဟုဆိုကာ အထူး ကိုယ်စားလှယ်နှင့် မတွေ့ဖြစ်ခြင်း ဖြစ်ကြောင်း BBC သတင်းဌာနသို့ ဖြေကြားထားသည်။

မြန်မာနိုင်ငံ အထက်ပိုင်းအခြေစိုက် နိုင်ငံရေး လေ့လာသူတဦးကမူ ဒေါ်စုစုလွင်သည် အထူး ကိုယ်စားလှယ်နှင့် တွေ့ဆုံပါက NLD ပါတီအတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်လာနိုင်သဖြင့် တမင်ရှောင်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

၎င်းက “ကျနော် စဉ်းစားကြည့်တာတော့ သူက တွေ့လိုက်တယ်ဆိုရင် တခြားရလဒ်တွေ ဘာတွေတော့ မပြောတတ်ဘူး။ သေ ချာတာ တခုကတော့ ပါတီတွင်းမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိလာမှာပေါ့။ အာဆီယံ ကိုယ်စားလှယ်က နစက ရဲ့ ဧည့်သည်ဖြစ်တော့ ဒီလိုတွေ့လိုက်ခြင်းအားဖြင့် နစကကို အသိအမှတ် ပြုလိုက်တဲ့ သဘောဖြစ်တော့ NLD ပါတီ တွင်းမှာ သွေးကွဲစရာ ဖြစ်သွားတာပေါ့။ ဒါကြောင့်မို့ မတွေ့ဘဲ ရှောင်လိုက်တယ်လို့ ထင်တာပဲ” ဟု ဆိုသည်။

NLD ပါတီ၏ ဗဟို အလုပ် ကော်မတီ ကလည်း NLD ထိပ်ပိုင်း ခေါင်းဆောင်များ အဖမ်း ခံထားရစဉ်တွင် ဒေါ်စုစုလွင် အနေနှင့် အထူး ကိုယ်စားလှယ်အား တွေ့ဆုံလိုက်ပါက အဆိုပါ တွေ့ဆုံမှုသည် NLD ကို ကိုယ်စား မပြုနိုင်ကြောင်း သတင်း မီဒီယာအချို့သို့ ပြောထားသည်။

နိုင်ငံရေးလေ့လာသူ တဦးကလည်း စစ်ကောင်စီသည် NLD ပါတီအား နှာလံမထူ နိုင်ရန် တဖက်တွင် ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းထားသော်လည်း အခြားတဖက်တွင် NLD ပါတီ ရှိသေးကြောင်း နိုင်ငံတကာအား ပြလိုသဖြင့် ဒေါ်စုစုလွင်ကို ပွဲထုတ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းက ဆကျ၍ “NLD ကို ဒီလို ပစ်ပယ်တာကို တရုတ်ဘက်က သဘောကျပုံမရဘူး။ NLD ပါတီကတော့ မြန်မာနိုင်ငံရေးမှာ တည်ရှိ သင့်တယ်လို့ တရုတ်က လက်ခံထားတယ်။ အဲဒီလို အခြေအနေမှာ NLD ပါတီကို ဖျက်သိမ်းတာတော့ ဆက်မလုပ်ရဲ ပေမယ့်၊ NLD ခေါင်းဆောင်တွေကိုလည်း မလွှတ်ပေးရဲပေမယ့် NLD ကိုယ်စားပြုမှုကတော့ သူတို့မှာလည်း ရှိသေး တယ်ဆိုတာကို ပြချင်လို့ ဒေါ်စုစုလွင်ကို ထုတ်ပြီးတော့ ကြေညာတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒေါ်စုစုလွင်က ကိုယ် စားပြုနိုင်တဲ့ အနေအထား မရှိတဲ့အတွက် နောက်ဆုတ်သွားတယ် ထင်ပါတယ်” ဟု ဆိုသည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကမော့ဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် မတ်လ ၂၁ ရက်တွင် ကမော့ဒီးယားနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အာဏာသိမ်း မြန်မာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ယင်းပြင် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် တွေ့ဆုံပြီး စစ်ကောင်စီခန့် လူကယ်ပြန် ဝန်ကြီး ဒေါ်သက်သက်ခိုင် အပါအဝင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့နှင့်လည်း တွေ့ဆုံရန် ရှိနေကြောင်း သံတမန်သတင်းရပ်ကွက်မှ သိရသည်။

မတ်လ ၂၃ ရက်တွင် ကမော့ဒီးယား ပြန်မည့် အထူး ကိုယ်စားလှယ်၏ မြန်မာခရီးစဉ်သည် မြန်မာနိုင်ငံ ပဋိပက္ခအတွင်း သက်ဆိုင်သည့် ဘက်အသီးသီးနှင့် တွေ့ဆုံခြင်း မရှိဘဲ စစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့်သာ အဓိကတွေ့ဆုံမည့် အခြေအနေ ရှိနေကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံခြင်းသည် အာဆီယံ ဘုံသဘောတူညီချက်များနှင့် မလျော်ညီသည့် အနေ အထား ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသူအချို့က ဝေဖန်ထောက်ပြကြသည်။

မြန်မာနိုင်ငံ အောက်ပိုင်း အခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးကလည်း “အခုလို မတွေ့တော့ အာဆီယံရဲ့ ဆုံးဖြတ် ချက်တွေ အကောင်အထည် မဖော်နိုင်တော့ဘူးပေါ့ဗျာ။ အာဆီယံက သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေနဲ့ စကားဝိုင်း ထူထောင်ပေးဖို့ဆိုတာ ပါတာပေါ့။ ဒါပေမယ့် စကစက ဒါကို လုပ်မပေးနိုင်ဘူး။ လုပ်မပေးချင်ဘူး။ လုပ်မပေးချင်တဲ့ အတွက် အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အခု အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမော့ဒီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း အကောင်အထည် မဖော်နိုင်ဘူးလို့ မြင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

<https://burma.irrawaddy.com/news/2022/03/22/250780.html>

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပြည်သူ့ပါတီ တွေ့ဆုံဆွေးနွေး

2022.03.22

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းနှင့် ဦးကိုကိုကြီးတို့ ရန်ကုန်မြို့ LOTTE ဟိုတယ်မှာ ၂၀၂၂ မတ်လ ၂၂ ရက်နေ့က တွေ့ဆုံကြစဉ် Photo: ပြည်သူ့ပါတီ

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းနဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်တွေ မတ်လ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ LOTTE ဟိုတယ်မှာ တစ်နာရီကြာ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပါတီက ထုတ်ပြန်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အပြန်အလှန် ဆွေးနွေးခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား တွေ အားလုံး ပြန်လွှတ်ပေးဖို့၊ အရပ်သား ထိခိုက်သေဆုံးမှုတွေကို ဘက်အသီးသီးကနေ ကာကွယ်ပေးဖို့၊ အသွင်ကူးပြောင်းရေး ကြားကာလ နိုင်ငံရေး သဘောတူညီမှု တစ်ခုရရှိရေး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ကျယ်ကျယ် ပြန့်ပြန့်ပေးဖို့ ကိစ္စတွေကို အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ စစ်ကောင်စီ ကို တိုက်တွန်းပေးဖို့လည်း ပြည်သူ့ပါတီက ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီးလည်းဖြစ် NLD အရန်ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့ မနေ့က ညနေပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေး မကောင်းတာကြောင့် အခုလို ပျက်ပြယ်ခဲ့တာလို့ ဒီကနေ့ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

မနေ့က မတ်လ ၂၁ ရက်မှာတော့ အာဆီယံ အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်ကနေ မတ်လ ၂၃ ရက်အထိ ၃ ရက် ကြာ ခရီးစဉ်ရောက်ရှိနေတာ ဖြစ်ပါတယ်။

<https://www.rfa.org/burmese/news/asean-special-representative-and-people-party-meeting-03222022064206.html>

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံ

22 မတ်၊ 2022 | ကျော်ကျော်သိန်း

မြန်မာနိုင်ငံမှာရောက်နေတဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ ရန်ကုန်မြို့မှာ ကုလသမဂ္ဂနဲ့ အာဆီယံသံတမန်တွေနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံဆွေးနွေးမှုကနေ အလားအလာကောင်းရလာအံ့တွေဖြစ်လာဖို့ မျှော်လင့်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို သုံးရက်ကြာခရီးအဖြစ် မတ်လ ၂၁ ရက်နေ့ကတည်းက ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ ဒီနေ့ မတ်လ ၂၂ ရက်မှာတော့ ရန်ကုန်မြို့မှာ သံတမန်တွေ၊ နိုင်ငံရေးပါတီတချို့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံ သံတမန်တွေနဲ့ တွေ့ဆုံတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီနေ့အစီအစဉ်ကို ခုလိုပြောပါတယ်။

“ဒီနေ့ကတော့ သူတို့ရန်ကုန်ဆင်းသွားပြီးတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အာဆီယံ သံတမန်တွေပေါ့။ အခုတွေ့ဆုံနေတဲ့ သံတမန်တွေနဲ့ တွေ့ဆုံတဲ့လုပ်ငန်း လုပ်မယ်ဆိုတာ သိရပါတယ်။”

အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဒီနေ့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကျပ် အတည်း၊ ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တာကနေ ရလဒ်ကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်း အထူးကိုယ်စားလှယ် Sokhonn နဲ့ တနာရီကြာတွေ့ဆုံခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပွဲအိုအေကို ပြောပါတယ်။

“ကျနော်ပြောတဲ့အချက်တွေက အာဆီယံရဲ့ Five- point Consensus နဲ့လည်း တော်တော်ကို တူညီတယ်ပေါ့။ အဲဒီတော့ သူ့အနေနဲ့လည်း တကယ့်ကို ထက်ထက်သန်သန်နဲ့ ... သူတင်မကပါဘူး။ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပါဝင်လာတဲ့ အဖွဲ့ဝင်တွေကလည်း တကယ့်ကို စိတ်ဝင်တစားနဲ့ နားထောင်ကြတာ ပြန်လှန်ဆွေးနွေးတာ၊ မေးမြန်းတာတွေ လုပ်တဲ့အတွက်ကြောင့် ဒီနေ့တွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဆိုပေမယ့်လို့ နောက်နောင် တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ဒီထက်ပိုပြီး အသေးစိတ်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေအဖြေရှာရေးအတွက် အားလုံးလက် ခံနိုင်တဲ့အခြေအနေပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် သွားရောက်တာဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ပြောကြားထားပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလွှတ်တော် ကိုယ်စားလှယ်ဟောင်းတယောက်ဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ် ထားပေမယ့် အစီအစဉ်ပျက်သွားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့က NLD ပါတီက ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့လုပ်ထားတယ်၊ ပြီးမှ ကျန်းမာရေးအခြေအနေကြောင့် မတွေ့ဖြစ်ဘူးပေါ့။”

ဒေါ်စုစုလွင်ကို အာဆီယံကိုယ်စားလှယ်ဘက်ကနေ သမ္မတဟောင်းဇနီးအနေနဲ့ ဖိတ်ကြားတယ်လို့ သိရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေရပ်အောင်နဲ့ လိုအပ်နေသူအားလုံး မခွဲခြားဘဲ လူသားခြင်းစာနာတဲ့ အထောက်အပံ့ပေးနိုင်ရေး ဒီကိစ္စ ၂ ခုကို အဓိက အာရုံစိုက်ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားသတင်းတွေမှာ ထုတ်ပြန်ထားကြပါတယ်။

တနင်္လာနေ့တုန်းကတော့ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“အချက် သုံးချက်ပေါ့။ နံပါတ် ၁ အချက်ကတော့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ လျော့နည်းရပ်တန့်ရေးတွေ ဆွေးနွေးဖြစ်တယ်။ နောက်ပြီးတော့ကျတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စ ဆွေးနွေးဖြစ်တယ်။ အဲဒါဆွေးနွေးတဲ့အခါမှာတော့ အာဆီယံအနေနဲ့က ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ကူညီဖူးတာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က ကိုဗစ်ကာကွယ်ဆေးဆိုတာက အစိုးရကိုကူညီတာမဟုတ်ဘဲ ပြည်သူလူထုကို ဒါရိုက်ကူညီတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းအနေနဲ့ ပြန်ပါဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ပြန်ပါနိုင်အောင် သူတို့ဆောင်ရွက်နေတယ်ဆိုတာ ပြောပါတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာလည်း ညနေပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးစည်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ညှိနှိုင်း အဖွဲ့နဲ့လည်း ဆက်လက်ပြီးတော့ အသေးစိတ်ပေါ့နော်- ဆွေးနွေးခဲ့ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခု ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ကနေ နောင်ခရီးစဉ်တွေ လာနိုင်ဖို့အတွက် မူအားဖြင့်သဘောတူခဲ့တယ်လို့လည်းပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေး၊ လုံခြုံရေးပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက ထင်သာ မြင်သာအကောင်အထည် မဖော်သေးတဲ့အတွက် တချို့အာဆီယံနိုင်ငံတွေက ဝေဖန်နေကြချိန်မှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။ နက်ဖြန်ကျရင်ရင် ခရီးစဉ်အဆုံးသတ်ပြီး မြန်မာနိုင်ငံကနေ ပြန်မှာဖြစ်ပါတယ်။

<https://burmese.voanews.com/a/myanmarasean-aseanenvoymyanmar-voaburmese-အာဆီယံအထူးကိုယ်စားလှယ်-ကုလသမဂ္ဂ-အာဆီယံသံတမန်-ဝေဖန်-ထုတ်ပြန်-ပိုလွှ်-ဟူပည-စစ်-ကာ-ပီ-အိုအေ-6495875.html>

လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် မြန်မာစစ်ကောင်စီ ကန့်ကွက်

2022.03.22

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Photo - reuters

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ သတ်မှတ်ချက်ကို အာဏာသိမ်း စစ်ကောင်စီဘက်က ကန့်ကွက်လိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ သတ်မှတ်ချက်ဟာ မမှန်ကန်တဲ့ အချက်အလက်တွေကို ကိုးကားဆုံးဖြတ်ခဲ့တာလို့ မတ်လ ၂၂ ရက် ဒီကနေ့ညပိုင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ မနေ့က ဝါရှင်တန်ဒီစီမြို့တော်ရှိ Holocaust ပြတိုက်မှာ ကျင်းပနေတဲ့ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှု မှတ်တမ်းပြပွဲမှာ တရားဝင် ကြေညာခဲ့တာပါ။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ Crimes against Humanity ဆိုတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နေကြောင်း အန်တိုနီဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ဟာ လူ့အခွင့်အရေးအဖွဲ့တွေဆီက လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ သတင်းအချက်အလက်တွေနဲ့ သတင်းရင်းမြစ်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကိုယ်ပိုင်လေ့လာစုံစမ်းတွေ့ရှိချက်တွေကို အခြေခံပြီး စိစစ်သုံးသပ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ် အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦးကို လုံခြုံရေးတပ်သားတွေက ဖမ်းဆီး စစ်ဆေးနေစဉ်။ (Reuters)

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ... မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာမရှိဘူးလို့ ငြင်းချက်ထုတ်ထားတာဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ သတ်မှတ်ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကလည်း ကြိုဆိုလိုက်ပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကလည်း ဒီသတ်မှတ်ချက်ကို ကြိုဆိုကြပြီး အမေရိကန်ဘက်ကနေ မြန်မာစစ်တပ်ဘက်ကို ထပ်တိုးအရေးယူတာတွေလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။

<https://www.rfa.org/burmese/news/junta-statement-on-genocide-declared-by-us-government-03222022114841.html>

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကန်ကျေညာချက် အပေါ်တုံ့ပြန်မှုတချို့

22 မတ်၊ 2022 | အင်ကြင်းနိုင်

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ သတ်မှတ်ကြေညာချက်ဟာ စစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာဥပဒေအရ အရေးယူဖို့ လုပ်ဆောင်ရာမှာ ပိုပြီးအားကောင်းစေကြောင်း မြန်မာ့အရေးလှုပ်ရှားနေသူတွေက ဗွီအိုအေကိုပြောပါတယ်။

တဖက်မှာလည်း စီးပွားရေးအရ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို လက်တွေ့ကျကျ ပိုပြီးလုပ်ဆောင်သင့်ကြောင်းလည်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးကဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ကြောင်း အမေရိကန်ပြည်ထောင်စုက မနေ့ တနင်္လာနေ့က တရားဝင် ဆုံးဖြတ်လိုက်ပါပြီ။ အမေရိကန် အထက်နဲ့ အောက်လွှတ်တော်ကလည်း အရင် သမ္မတ ထရမ်လက်ထက်ကတည်းက အမေရိကန်အစိုးရရဲ့ မူဝါဒ အဖြစ် မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတာကို ကြေညာဖို့ နှစ်နဲ့ချီ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အခု လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး Blinken ကိုယ်တိုင်ကြေညာဖို့ ဝါရှင်တန်မြို့တော် Holocaust ပြတိုက်မှာ မနေ့က အခမ်းအနား စီစဉ်ခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ Women Peace Network ကို တည်ထောင်သူ မဝေဝေနက ဗွီအိုအေကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့တရားဝင်အသိအမှတ်ပြုကြေညာချက်ဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာဥပဒေနဲ့ အရေးယူဖို့ ကြိုးပမ်းချက်တွေမှာ အထောက်အကူဖြစ်စေတယ်လို့ မဝေဝေနက တဆက်တည်းပြောပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေသာမဟုတ်ပဲ တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုတွေ၊ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုတွေ စတဲ့ စွပ်စွဲချက်တွေကို ထုတ်ဖော်ဖို့အတွက်လည်း အခုလို အမေရိကန်အစိုးရရဲ့ ကြေညာချက်ဟာ အထောက်အကူဖြစ်စေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ကဗွီအိုအေကိုပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ကြေညာချက်ထုတ်ပြန်သလို လက်တွေ့အရလည်း ထိရောက်မှုရှိတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှ မူဝါဒရေးရာ ညွှန်ကြားရေးမှူး John Sifton က ဗွီအိုအေကိုပြောပါတယ်။

"တရားဥပဒေကြောင်းအရ ချက်ချင်းတိုက်ရိုက်သက်ရောက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက ဘာကြောင့် ဒီထက်ပိုပြီး မလုပ်တာလဲဆိုတဲ့ မေးခွန်းထုတ်ဖို့ အခြေအနေကို ဖန်တီးပေးသလိုဖြစ်နေပါတယ်။ ဒီထက်ပို ထိရောက်တဲ့ The Hague မှာရှိတဲ့ ICC နိုင်ငံတကာရာဇဝတ်ရုံးကနေ မြန်မာ့အရေးကိုင်တွယ်ဖို့ ကိစ္စကို နယူးရောက်မှာရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘာလို့ တင်သွင်းဆွေးနွေးတာမျိုး မလုပ်တာလဲ။ ရုရှားပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ဗီတိုအာဏာ သုံးပြီး ဟန့်တားမယ်ဆိုရင်တောင် ICC ကိုလွှဲပြောင်းပေးဖို့ဆိုတဲ့ ကိစ္စကို လုံခြုံရေးကောင်စီမှာဆွေးနွေးတဲ့ အဆင့်ထိရောက်သင့်ပါတယ်။ မြန်မာစစ်ကောင်စီလုပ်ရပ်တွေကို ရာဇဝတ်ကျူးလွန်မှုအဖြစ် အဖွဲ့ဝင်နိုင်ငံအများစုကရှုမြင်ကြတယ်ဆိုတာ စစ်ခေါင်းဆောင်တွေကို သတိပြုမိစေဖို့ဖြစ်ပါတယ်။"

တကယ်လို့ လုံခြုံရေးကောင်စီမှာ မအောင်မြင်ဘူးဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ရေး ကို ပိုပြီးအားကောင်းခိုင်မာစေတဲ့ဆုံးဖြတ်ချက်အသစ် ချမှတ်နိုင်ရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဦးဆောင်သင့်တယ်လို့လည်း John Sifton ကပြောပါတယ်။

ဒါအပြင် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားနိုင်ငံအတော်များများမှာ Universal Jurisdiction နိုင်ငံတကာဥပဒေမျိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဥပဒေကို ပြဌာန်းထားကြပါတယ်။ ဒါကြောင့် ဂျီနီဆိုက် လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ ဥပဒေ ပြဌာန်းထားတဲ့ အမေရိကန်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် တရားရုံးတွေမှာ တရားစွဲဆို စီရင်ပိုင်ခွင့်ရှိသလို၊ ဥပရောပနိုင်ငံတွေမှာလည်း အလားတူ ဥပဒေမျိုး ရှိနေတယ်လို့ John Sifton ကဆိုပါတယ်။

"ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိကလုပ်ဆောင်ရမယ့်အချက်ကို နိုင်ငံခြားရေးဝန်ကြီး Blinken က ဒီနေ့မှာ မပြောခဲ့ပါဘူး။ အဲဒါကတော့ ဒီကနေ့အထိ ရက်စက်ကြမ်းကြုတ်မှုတွေကို လုပ်ဆောင်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့စစ်တပ်အပေါ်မှာ ပိုမို ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ဖြစ်ပါတယ်။ စစ်တပ်အတွက် သဘာဝခါတ်ငွေ၊ သတ္တု၊ ကျောက်မျက်ရတနာနဲ့ သစ် တွေကို ရောင်းချတဲ့ အမြတ်ဝင်ငွေဟာ အပြင်ကနေ တနှစ်ကို ဒေါ်လာ သန်းရာနဲ့ချီရရှိနေတာပါ။ မြန်မာစစ်ကောင်စီအနေနဲ့ စစ်တပ်ကို ထပ်ပြီးထောက်ပံ့ဖို့ ငွေတွေကို အသုံးမပြုနိုင်ဖို့အတွက် သူတို့ရဲ့ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ ဒေါ်လာနဲ့ ယူရိုငွေတွေကို တားမြစ်ဖို့ ပြင်ပမှာ အပ်နှံအသုံးပြုနေတဲ့ သူတို့ဘဏ်စာရင်းအကောင့်တွေကို ပိတ်ဆို့အရေးယူရမှာဖြစ်ပါတယ်။ ဒါတွေဟာ အခုချက်ခြင်းပြုလုပ်နိုင်တဲ့ ပြစ်ဒဏ်တွေဖြစ်သလို လုပ်ဖို့လည်း လိုအပ်နေပါတယ်။"

၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အပေါ် နယ်မြေရှင်းလင်းမှုဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက စစ်တပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ အဲဒီအချိန်က ethnic cleansing လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ်သတ်မှတ်ခဲ့ပြီးနောက်မှ အခုလို မြန်မာစစ်တပ်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု အဖြစ် တရားဝင်ဆုံးဖြတ်ကြေညာခဲ့တာဖြစ်ကြောင်း HRW ရဲ့ မနုဿိက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာစစ်ကောင်စီကတော့ အမေရိကန်အစိုးရရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ဖို့ အကြောင်းမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ပိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

<https://burmese.voanews.com/a/reactions-on-us-government-s-announcement-genocide-in-myanmar/6495884.html>

မြန်မာနိုင်ငံ ပြိုလဲသွားနိုင်တဲ့ အန္တရာယ် လူ့အခွင့်အရေး မဟာမင်းကြီး သတိပေး

22 မတ်၊ 2022 | သီဂီထိုက်

မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် စနစ်ဟာ လူမှု အဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုကို ဖျက်စီးနေပြီး နိုင်ငံ ပြိုလဲ သွားနိုင်တဲ့ အန္တရာယ် ပိုကြီးလာစေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။ လူ့အခွင့်အရေး မဟာမင်းကြီးက သူမရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တနင်္လာနေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ ကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို မသိင်ီ ထိုက် ပြောပြပေးမှာပါ။

စီးပွားရေး၊ လုံခြုံရေး၊ လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ အနာဂတ်ကို အကွက်ကျကျ ဖျက်စီးခံနေရတဲ့ နိုင်ငံတစ်ခုရဲ့ စိတ်ပျက် ညှိုးငယ်ဖွယ် အနေအထားကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက သူမရဲ့ အစီရင်ခံစာမှာ တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တာ ၁၃ လတာ ကာလထဲကို ရောက်လာချိန်မှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးရွားလှတဲ့ ပြဿနာကြီး ဖြစ်လာသလို နိုင်ငံဟာလည်း လုံးဝဥသံ ဖရိုဖရဲ အခြေအနေ ဆိုက်ရောက်နေပြီလို့ Micelle Bachelet က ပြောပါတယ်။ ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ် ရှိခဲ့တဲ့ ဒေသတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုတွေကြောင့် မငြိမ်မသက် ဖြစ်ရပြီလို့ သူမက ပြောပါတယ်။ စီးပွားရေးက ပြိုလဲလှ ဖြစ်နေပြီး ၅၅ သန်း နီးပါး ရှိတဲ့ မြန်မာ လူဦးရေရဲ့ ထက်ဝက် နီးပါးဟာ ဒီနှစ် အတွင်းမှာ ဆင်းရဲမွဲတေသွားမယ်လို့ ခန့်မှန်းရကြောင်းလည်း ပြောပါတယ်။

နောက်ဆက်တွဲ ပြဿနာတွေ ရှိပေမယ့်လည်း လူထုဟာ သူတို့ရဲ့ လွတ်လပ်စွာ စုဝေးခွင့်နဲ့ ထုတ်ဖော်ခွင့်အပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုကို ဆက်ပြီး ဆန့်ကျင်နေကြကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောပါတယ်။ သဘောထား ကွဲပြားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ကြောင်း၊ အများအပြား သတ်ဖြတ်ခံရသလို တရားဥပဒေမဲ့ အစုလိုက် အပြုံလိုက် ဖမ်းဆီး နှိပ်စက် ခံရမှုတွေကိုလည်း လူ့အခွင့်အရေး မဟာမင်းကြီးက ထောက်ပြပါတယ်။

ယုံကြည် စိတ်ချရတဲ့ အရင်းအမြစ် မှတ်တမ်းတွေ အရ သေဆုံးသူ ၁,၆၀၀ ရှိပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူ အများအပြားလည်း ပါဝင်ပါတယ်။ သေဆုံးသူ အားလုံးရဲ့ ၂၁ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ အနည်းဆုံး လူ ၃၅၀ ဟာ စစ်တပ်ရဲ့ ချုပ်နှောင်မှု အတွင်းမှာ သေဆုံးခဲ့ရတာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း လူပေါင်း ၅ သိန်းကျော်ဟာ အိုးအိမ်စွန့် ထွက်ပြေးနေရပါတယ်။

<https://burmese.voanews.com/a/un-myanmar-is-in-a-state-of-profound-humanitarian-crisis/6495490.html>

မြန်မာစစ်တပ်အတွက် မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းများ ဩစတြီးယားမှ တင်သွင်းနေ

Published By DVB | 22 March, 2022

မြန်မာစစ်တပ်အတွက် မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းတွေကို စစ်ကောင်စီရဲ့လက်နက်ပွဲစားက ဥရောပတိုက်ရှိ ဩစတြီးယားနိုင်ငံကနေ တင်သွင်းပေးခဲ့တယ်လို့ Jusitce For Myanmar က စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

လက်နက်ပွဲစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Miya Win international Limited က မြန်မာစစ်တပ်အတွက် Camcopter S-100 အမည်ရှိ မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းတွေနဲ့အတူ မောင်းနှင်ရေးအတွက် အပြည့်အစုံပါရှိတဲ့ သင်တန်း ဒီဇိုင်းတစ်ခုကို တင်သွင်းခဲ့တာပါ။

ဒီပစ္စည်းအမျိုးအစားက ဩစတြီးယားကုမ္ပဏီ Schiebel Corporation ကထုတ်လုပ်တဲ့ပစ္စည်း ဖြစ်ပြီး လုပ်ငန်းလိုင်စင်အရ Camcopter S-100 UAV တွေထုတ်လုပ်တဲ့ မိတ်ဖက် ရုရှားကုမ္ပဏီ OAO Gorizont မှတဆင့် မြန်မာနိုင်ငံသို့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာအချက်အလက်စုစည်းမှု Import Genius ရဲ့ အချက်အလက်အရ ရုရှားကုမ္ပဏီ Gorizont က အဆိုပါပစ္စည်းတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ မြန်မာနိုင်ငံရှိ Miya Win international Limited ဆီ တင်ပို့ခဲ့တာ တွေ့ရပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာစစ်တပ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဘတ်ဂျက်စာရွက်စာတမ်းတွေအရ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်း တန်ဖိုးရှိ အရောင်းအဝယ်တခုမှာ ဩစတြီးယားကုမ္ပဏီ Schiebel က မြန်မာစစ်တပ်ထံ UAV တွေ ရောင်းချပြီးတဲ့နောက် လက်တလောမှာ Schiebel ကုမ္ပဏီမှ ကုန်ပစ္စည်းတွေတင်ပို့မှု ရှိလာတယ်လို့ Justice For Myanmar က ဆိုပါတယ်။

မြန်မာစစ်တပ်က ဝယ်ယူထားတဲ့ မောင်းသူမဲ့ ဝေဟင်ယာဉ် Camcopter S-100 (UAV) တွေဟာ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက်ရေး လုပ်ငန်းတွေမှာ စွမ်းဆောင်ရည်ရှိပြီး နာရီပေါင်း ၆ နာရီအကြာ ပျံသန်း နိုင်ပါတယ်။

ဒါကြောင့် အကြမ်းဖက်မြန်မာစစ်ကောင်စီထံ စစ်လက်နက်စီးဝင်မှု ရပ်တန့်ရေးအတွက် Miya Win international Limited အပါအဝင် စစ်လက်နက်ပေးသွင်းသူတွေနဲ့ လက်နက်ပွဲစားကွန်ရက်တွေ အပေါ် ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့မှုတွေကို အရေးတကြီး လုပ်ဆောင်ကြဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။

စင်ကာပူအစိုးရနဲ့ ဘဏ်တွေအနေနဲ့လည်း Miya Win international Limited မှ ဒါရိုက်တာတဦးဖြစ်သူ နေထွဋ်ဝင်း အပါအဝင် တခြားစစ်လက်နက်ပွဲစားတွေကို သူတို့ရဲ့ လုပ်ငန်းတွေ ရပ်တန့်သွားဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ကြဖို့အရေးမှာ ပျက်ကွက်နေပါတယ်။

ဒီအတွက် ဥရောပသမဂ္ဂ ဒေသတွင်း နိုင်ငံတွေ အပါအဝင် ချမှတ်ပြီးဖြစ်တဲ့ ပို့ကုန်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အသက်ဝင်စေဖို့ အရေးတကြီး လုပ်ဆောင်စရာ များစွာ ကျန်ရှိနေသေးတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။

အခုစုံစမ်းထောက်လှမ်းထားရှိတဲ့ ဖော်ပြပါ ကုမ္ပဏီတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးဖို့ နဲ့ မြန်မာနိုင်ငံအပေါ် အီးယူရဲ့ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေး ပြဋ္ဌာန်းချက်တွေအပေါ် ချိုးဖောက်သူတွေ တာဝန်ခံမှု ရှိစေရေးနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ ဩစတြီးယားအစိုးရကို Justice For Myanmar က တောင်းဆိုပါတယ်။

ဒါ့အပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း စစ်လက်နက်စီးဆင်မှု ရပ်တန့်ဖို့ အရေးယူဆောင်ရွက်ရမယ့် အချိန်ဖြစ်တာကြောင့် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးတရပ်ကို ချမှတ်ပေးဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းတွေ ဝယ်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်နဲ့ ပွဲစားကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

<https://burmese.dvb.no/archives/523562>

လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဘက်ဘက်နှင့် လက်တွဲပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်မည်ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား

လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဘက်ဘက်နှင့် လက်တွဲပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြား သည်။

မတ် ၂၂ ရက် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၂၆/၂၀၂၂)တွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ နိုင်အောင်မင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၂၆/၂၀၂၂)သည် မကြာမီကျင်းပမည့် NCA-SEAO ၏ စတုတ္ထအကြိမ်မြောက်ညီလာခံ(ဒုတိယပိုင်း) ကိစ္စဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်မှုများအပါအဝင် အခြားအရေးကြီးသည့် ကိစ္စများကိုလည်း အပြန်အလှန်ဆွေးနွေးသွားရန်ရှိကြောင်း နိုင်အောင်မင်းက ပြောကြားသည်။

ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်၏ ပြည်တွင်းခရီးစဉ်ရလဒ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပြီး နိပုန်ဖောင်ဒေးရှင်း၏ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေးကို လက်ခံရယူရေး၊ သယ်ယူပို့ဆောင်ရေးနည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လက်ရှိအထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်ကြတဲ့ UN၊ အာဆီယံနဲ့ အခြားနိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ်မှာလည်း သုံးသပ်ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

PPST ၏ ရှေ့လုပ်ငန်းစဉ်များတွင် PPST ၏ နိုင်ငံရေးလမ်းပြမြေပုံ အတည်ပြုနိုင်ရေးကိစ္စ၊ PPST စုဖွဲ့မှုပုံစံအသစ်ကိစ္စ၊ ရုံးဝန်ထမ်းရေးရာကိစ္စများ ပါဝင်မည်ဖြစ်သောကြောင့် ယင်းကိစ္စများအပေါ်တွင်လည်း တစ်ဖွဲ့ချင်းစီ၏ သဘောထားကို ရယူသွားပြီး PPST ၏ သဘောထားအဖြစ် ချမှတ်သွားနိုင်ရေး ကြိုးပမ်းညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်အောင်မင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက် ခုနစ်ရပ်အတိုင်း မားမားမတ်မတ်ရပ်တည်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးကို အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဘက်ဘက်နှင့် လက်တွဲပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်အောင်မင်းက ပြောကြားသည်။

<https://news-eleven.com/article/227911>

ကျော့ကရိတ်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံ ၁၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Published By DVB | 22 March, 2022

ကရင်ပြည်နယ်၊ ကျော့ကရိတ်မြို့နယ်မှာ မတ်လ ၂၁ ရက် မနက်က စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၁၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ဒီကနေ့ မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်တွေနဲ့ KNLA တပ်ရင်း ၁၈ တို့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီး ရမ်းသန်းပစ်ခတ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံကျေးရွာသား ၁၂၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

မတ် ၂၀ ရက်က ကော့ကရိတ်မြို့နယ် တောနော်ဆေးရုံကို ကျော်လွန်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားလာတဲ့အတွက် အခုလိုတိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံလူဦးရေဟာ ပိုမိုတိုးပွားလာနေတာပါ။

ကေအန်ယူတပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ကေအန်ယူက တာဝန်ယူစောင့်ရှောက်ပေးထားရာ နေထိုင်ရေးအတွက် ယာယီအဆောက်အအုံတွေ ဆောက်လုပ်ပေးခဲ့ပေမဲ့ အချိန်အခါမဟုတ်ကျရောက်ခဲ့တဲ့ မိုးသက်လေပြင်းနဲ့အတူ ယာယီတဲတွေ ပျက်စီးခဲ့ရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ ယာယီနေထိုင်ရေးအတွက် ယာယီအဆောက်အအုံ အလုံး ၃၀၀ ခန့် လိုအပ်နေသလို အဆောက်အအုံ ၁ လုံးရဲ့ ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ ၁၂၀၀ ရှိကာ စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ အကူအညီလိုပါက မည်သူမဆို ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလကစတင်ပြီး တပ်မဟာ ၆ နယ်မြေ၊ လေးကွေ့ကော်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်စွန့်ခွာပြီး နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ ဒီကနေ့အထိ ခိုလှုံနေရပါတယ်။

<https://burmese.dvb.no/archives/523657>

ကော့ကရိတ်တောင်ပိုင်းတွင် တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဒေသခံစစ်ရှောင်များ ထပ်မံရွှေ့ပြောင်းနေရ

မတ်လ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

Photo: CJ

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး နူးပလာယာခရိုင်နယ်မြေ ကော့ကရိတ်မြို့တောင်ပိုင်းဘက်တွင် ယခုရက်ပိုင်းအတွင်း နယ်မြေကျူးကျော်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် ဒေသခံစစ်ရှောင် များမှာ နေရာရွှေ့ပြောင်းတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကေအန်ယူ ထိန်းချုပ်နယ်မြေ ကော့ကရိတ်တောင်ပိုင်းဘက် ကျေးရွာများတွင် ရှေ့တိုးဝင်ရောက်လာရာတွင် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်မှုနေ့စဉ်ဖြစ်ပွား သည့်အတွက် ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများသည် နေရာပြောင်းရွှေ့ ပြောင်း တိမ်းရှောင်ခဲ့ရပြန်သည်ဟု စစ်ရှောင်ပြည်သူများအား လိုက်လံကူညီပေးသူဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

သူက “စစ်တပ်ဘက်က သူတို့ အရှေ့တိုးလာတော့ စစ်ရှောင်တွေက နောက်ဆုတ်ပြီး ပတ်ပြီး ပြောင်းရွှေ့ နေရတာပေါ့။ အများစုက နီးစပ်ရာဆွေမျိုးအိမ်တွေ၊ အသိမိတ်ဆွေအိမ်တွေမှာ၊ စာသင်ကျောင်းတွေမှာ အိပ်ကြရတော့ ဒီညဒီရွာမှာအိပ်ရင် နောက်ညတစ်ခြားရွာမှာ ပြောင်းရွှေ့ပြီး နေရတာပေါ့။ တစ်နေရာထဲမှာ နေလို့အဆင်မပြေဘူး။ စစ်တပ်ဘယ်နေရာရောက်ပြီးလဲ၊ သူတို့နဲ့မတိုးအောင် ပြောင်းရွှေ့နေရတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် ကမိုင်းကုန်း၊ ရွာသစ်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင် တပ်စွဲထားသလို ယမန်နေ့မတ်လ ၂၁ရက်၊ နံနက်တွင် နန်းရွှေမှုန့်နှင့် အောင်လှိုင်ကျေးရွာသို့ အင်အား ၁၀၀ကျော်ရောက်ရှိကာ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် နေရာယူတပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ရှောင်များကို လိုက်ခံကူညီပေးသူများ၏ ပြုစုထားသည့်စာရင်းအရ ကော့ကရိတ်တောင်ပိုင်းရှိ ကော့ခွဲ၊ မောင်းမရွာသစ်၊ စက္ကဝက်၊ အောင်ဖကြီးနှင့် ရွာတန်းရှည် ကျေးရွာအုပ်စုများရှိ ကျေးရွာပေါင်း ၂၅ ရွာကျော်မှ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်တွင် စစ်ရှောင်ပြည်သူ ၁၂,၀၀၀ ကျော်ရှိပြီး စစ်ရှောင်အများစုမှာ အနီးအနားကျေး ရွာများတွင် သွားတိမ်းရှောင်ခဲ့ကြသလို အချို့မှာ ကော့ကရိတ်မြို့ပေါ်ဘက်သို့ သွားရောက်တိမ်း ရှောင်သူများလည်းရှိသည်ဟု သိရသည်။

အဆိုပါတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ရက်လကြာလာသည့်အတွက် ခိုလှုံစရာ နေရာထိုင်ခင်း တို့အပြင် စားနပ်ရိက္ခာအခက်အခဲနှင့်ရင်ဆိုင်ကြုံတွေ့လာရသည်ဟု စစ်ရှောင်ကူညီဆောင်ရွက်ပေးသည့် ဒေသခံထံမှ သိရသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော ဒေသခံပြည်သူများ အေးချမ်းစွာအိမ်ပြန်နိုင် ရေး စစ်ကောင်စီတပ်ဖွဲ့ဝင်အနေဖြင့် ပြန်လည်ဆုတ်ခွာပေးရန် ကေအဲန်ယူ ဇူးပလာယာခရိုင်မှ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးထံ မတ်လ (၇)ရက်နေ့ ရက်စွဲဖြင့် စာပေးပို့ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြန်လည်ဆုတ်ခွာခြင်းမရှိသည့်အပြင် ရှေ့တိုး၍ ဝင်လာသည့်အတွက် ယခုလိုဒေသခံစစ်ရှောင်များ ထပ်မံရွှေ့ပြောင်းနေထိုင်ရခြင်းလည်း ဖြစ်သည်။

၎င်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်များသည် လူမရှိသည့် စစ်ရှောင်များ၏ နေအိမ်အချို့ကို ဖောက်ထွင်းပြီး ပစ္စည်းယူဆောင်သွားမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်တောင်ပိုင်းဒေသဘက်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်မှုများလုပ် ဆောင်နေသလို တောင်ကြာအင်းကျေးရွာထဲဘက်တွင်လည်း ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ညတိုင်းလိုလို လုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများမှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အလားတူ မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးနှင့် မောခီးဒေသဘက်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့အကြား နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွား သည့်အတွက် သေ့ဘောဘိုး၊ အူးကရေထွာ၊ ဝါမီးထွာ၊ ဝေါလေ၊ မောခီး စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၈ ရွာကျော်မှ ဒေသခံ ၄၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ မူကြော်(ဖာပွန်)၊ ဇူးပလာယာနှင့် ဖားအံစသည့် ခရိုင် ၇ ခုတွင် စစ်ဘေးရှောင် ပြည်သူဦးရေ ၁၄၀,၀၀၀ ကျော်ရှိသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး-KWO၏ ပြုစုထားသည့် စာရင်းအရ သိရှိရသည်။

<https://kicnews.org/2022/03/ကော့ကရိတ်တောင်ပိုင်းတွဲ/>